

မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်

the
CBCM
Herald

ဝမ်းမြောက်ဖွယ်ရာ
သတင်းကောင်းကို
သယ်ဆောင်သူ၏
ခြေတို့သည်
တောင်များ အပေါ်၌
လွန်စွာတင့်တယ်
လှပေသည် တကား။
ဟေရှာယ ၅၂:၇

၁၅ ရက် မေလ ၂၀၁၇ ခုနှစ်

အတွဲ (၂) အမှတ် (၉)

ပြန်လည်ပြန်လည် အသိပညာဖြန့်ဖြူးပေးခြင်း၊ ဗဟုသုတဖြန့်ဖြူးခြင်း၊
ဆွေးနွေးခြင်း၊ လှူဒါန်းလှူဒါန်းခြင်း၊ နှစ်စဉ်ပြုလုပ်သည့်



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တို့ ဗဟုသုတဖြန့်ဖြူးခြင်း နှစ်စဉ်ပြုလုပ်သည့်

ဗဟုသုတဖြန့်ဖြူးခြင်း ၄ ရက် မေလ ၂၀၁၇

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဥရောပခရီးစဉ်အတွင်း အီတလီနိုင်ငံသို့ ရောက်ရှိနေသော
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သူ၏ နန်းတော်တွင် မေလ ၄
ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပုပ်ရဟန်း
မင်းကြီးနှင့် ပထမ အကြိမ် တွေ့ဆုံပြီး ယခု တွေ့ဆုံခြင်းသည် ဒုတိယ အကြိမ် ဖြစ်သည်။

တွေ့ဆုံချိန် ၂၃ မိနစ်ကြာမြင့်ခဲ့ပြီး အဓိပ္ပာယ်ပါလှသော အမှတ်တရ လက်ဆောင်များလည်း
အပြန်အလှန်ပေးခဲ့ကြသည်။ တွေ့ဆုံပြီးချိန်တွင် မြန်မာနိုင်ငံနှင့် ဗဟုသုတဖြန့်ဖြူးခြင်း
သံတမန် ဆက်ဆံရေးထူထောင်မည်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ မြန်မာနိုင်ငံသည်
ဗဟုသုတဖြန့်ဖြူးခြင်း ၁၈၃ နိုင်ငံမြောက် သံတမန်ဆက်သွယ်မှုထားရှိသော နိုင်ငံဖြစ်လာသည်။

တမျက်နှာ (၁၀) သို့



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်

t, f Dvmt mabmi

မယ်တော်မာရီယားသည် ဘုရား၏မယ်တော် ဖြစ်သည်။ ဘုရားသခင် မျက်မောက်တွင် လူသားများဖက်မှ ရှေ့နေရှေ့ရပ်အဖြစ် ရပ်တည်ပေးသူ၊ သနားကြင်နာတတ်သူ စသဖြင့် ကက်သလစ် အသင်းတော်၏ သမိုင်းတလျှောက် သဒ္ဓါကြည်ညိုခြင်းများ အခိုင်အမာ ရှိခဲ့သည်ကို ငြင်းပယ်မရနိုင်ပါ။

သို့သော် ပရိတ်တစ်စတန့် ဆိုသည့် ကက်သလစ်အသင်းတော်ကို ဆန့်ကျင်သည့် ခရစ်ယာန် ဂိုဏ်းကွဲများက မယ်တော်သခင်မအား ပစ်မှတ်တစ်ခုအဖြစ်ထားကာ ကက်သလစ် အသင်းတော်အား အပုပ်ချတိုက်ခိုက်မှုများ လုပ်ခဲ့ကြသည်။ ၁၆ ရာစုမှ စတင်ခဲ့သော တိုက်ခိုက်ခြင်းသည် ယခုအချိန်ထိ မပြီးဆုံးသေးပေ။ သို့သော် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် မိခင်အား ဖော်ကားခြင်းသည် သားဖြစ်သူ အား ဖော်ကားခြင်းပင်ဖြစ်သည်ကို မိခင်ရှိသည့် သားတိုင်းနားလည်ကြသည်။

မယ်တော်အား သဒ္ဓါကြည်ညိုခြင်းသည် အသင်းတော်ဖြစ်တည်မှုနှင့် ဒွန်တွဲလျက်ရှိသည်။ အသင်းတော်၏ ဖခင်ကြီးများ၏ ရေးသားချက်များတွင် ဤအချက်ကို ယနေ့တိုင် လေ့လာဖတ်ရှုနိုင်သည်။ အေဒီ ၁၀၀ ခန့်တွင် ပေါ်ထွန်းခဲ့သော ရဟန္တာ ဂျက်စတင်းက ကယ်တင်ခြင်းလုပ်ငန်းစဉ်တွင် မယ်တော်အား ဒုတိယ ဧဝ အဖြစ်တင်စား ရေးသားခဲ့သည်။ အေဒီ ၃၂၅ တွင် ပြုလုပ်ခဲ့သော နိကဆေးယား ကောင်စီက မယ်တော်သည် ခရစ်တော်အား ကညာစင်တစ်ဦးအဖြစ် ကိုယ်ဝန်လွယ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အေဒီ ၄၃၁ တွင် အေဖက်ဆုစ် ကောင်စီက ဘုရား၏မယ်တော် ဆိုသည့် ဂုဏ်ပုဒ်ကို အတည်ပြုခဲ့သည်။ အေဒီ ၅၅၃ ကွန်စတင်တီနိုပယ်လ် ကောင်စီက မယ်တော်သည် ထာဝရ ကညာစင်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး အေဒီ ၆၄၉ တွင် ကျင်းပသော လက်တင်ဆီးနီတက် ပြန်လည်အတည်ပြုခဲ့သည်။ မယ်တော်သခင်မသည် အပြစ်ရင်းမပါဘဲ လူဖြစ်လာသည်ဟု ယုံကြည်သော အပြစ် သန္ဓေယူခြင်းကို ပုပ်ရဟန်းမင်းကြီး နဝမမြောက်ပီအူးစ် က ၁၈၅၄ ခုနှစ်တွင် ထုတ်ပြန်ကြေငြာခဲ့သည်။ မယ်တော်သည် ဝိညာဉ်နှင့် ခန္ဓာပါ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရကြောင်း ယုံကြည်ရာအချက်ကို ၁၉၅၀ ခုနှစ်တွင် ဒါဒဿမမြောက် ရဟန်းမင်းကြီး ပီအူးစ် က အတည်ပြု ကြေငြာခဲ့သည်။

အသင်းတော်သည် အေဒီ ၃၂၅ တွင် ရောမအင်ပါယာအတွင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိခဲ့သည်။ ထိုအချိန်မှ စတင်၍ မယ်တော်အား အပ်နှံပူဇော်ကာ ဆောက်လုပ်ထားသော ဘုရားကျောင်းများစွာကိုလည်း အီစရာအဲလ် နှင့် ဥရောပနိုင်ငံများတွင် ယနေ့တိုင် တွေ့မြင်နိုင်သည်။

၁၆ ရာစုနှစ်တွင် ပရိတ်တစ်စတန့်များက ဥရောပတွင် မယ်တော်အား တိုက်ခိုက်ရှုတ်ချနေသည့်အချိန် ၁၅၃၁ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံ ဝါတာလုပေ ဒေသ၌ ဟွမ်ဗီယေဂို ဆိုသူအား မယ်တော် ထင်ရှားပြခဲ့သည်။ မယ်တော်အား သဒ္ဓါကြည်ညိုမှုကား ဤနေရာတွင် ပိုမိုခိုင်မာလာသည် သာမက ဤဘုရားကျောင်းသည် ကမ္ဘာပေါ်တွင် ဘုရားဖူးများ အရောက်အများဆုံး နေရာ တစ်ခုအဖြစ် မှတ်တမ်းတင်ထားဆဲဖြစ်သည်။

ဒုတိယ ဗာတီကန်အစည်းအဝေးကြီးနောက်ပိုင်း ၁၉၇၄ ခုနှစ်တွင် ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူးက မယ်တော်အား သဒ္ဓါကြည်ညိုခြင်းအတွက် သမိုင်း အထောက်အထား ခိုင်လုံစွာ ဖြင့် သီအော်လော်ဂျီအရလည်း ကိုက်ညီကြောင်း ရေးသားခဲ့သည်။ မယ်တော်အား ပြုလုပ်သော သဒ္ဓါကြည်ညိုခြင်း ဟု ခေါင်းစဉ်ပေးထားသော ထိုစာချွန်တော်တွင် မယ်တော်အား သဒ္ဓါကြည်ညိုခြင်းကို မှန်ကန်သော နည်းလမ်းများဖြင့် လုပ်ဆောင်ကြရန်လည်း သွန်သင်ထားသည်။ ၁၉၈၇ ခု ဇွန်လ ၇ ရက်မှ ၁၉၈၈ ခု ဩဂုတ်လ ၁၅ ရက် နေ့အထိ ကို မယ်တော်သခင်မနှစ် အဖြစ်သတ်မှတ်ကာ ထိုနှစ်အတွက် ပြင်ဆင်သော အားဖြင့် ရဟန်းမင်းကြီးဒုတိယမြောက်ယောဟန်ပေါလူးက ကယ်တင်ရှင်၏မယ်တော်ဟုခေါင်းစဉ်ပေးထားသော စာချွန်တော်ကို ၁၉၈၇ ခု မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မယ်တော်အား သဒ္ဓါကြည်ညိုခြင်းသည် အသင်းတော် သမိုင်းတလျှောက် ခိုင်မာစွာ ရှိနေခဲ့သကဲ့သို့ မယ်တော်အပေါ်ထားရှိသော သဘောထားခံယူချက်သည်လည်း ရှင်းလင်းပြတ်သားပါသည်။ ခပ်သိမ်းသော လူမျိုးအဆက်ဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့် မည်ဆိုသော မယ်တော်၏ စကားသည် ကမ္ဘာတည်သရွေ့ တည်နေဦးမည်မှာ သံသယ ဖြစ်နေစရာ အကြောင်း မရှိပါ . . .။

- The CBCM-Herald ၏ ရည်မှန်းချက်များ
- ဧဝဂလိသတင်းကောင်းကို ထပ်ဆင့် သယ်ပိုးဆောင်ရွက် နိုင်စေရန်၊
 - ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာ နောက်ဆုံးရ သတင်းများကို အချိန်မှီ ပို့ဆောင်နိုင်ရန်၊
 - မြန်မာနိုင်ငံရှိ သာသနာအသီးသီး၊ သူတော်စင်ဂိုဏ်း အသီးသီးနှင့် CBCM ကော်မရှင်အသီးသီးတို့သည် နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
 - မြန်မာနိုင်ငံသားများအားလုံးကို ကောင်းသောသတင်းများ အချိန်မှီ (တစ်လတွင် နှစ်ခါ) ထုတ်ဝေရန်၊ နောက်ပိုင်းတွင် အထူးသဖြင့် online ဖြင့်ပေးပို့နိုင်ရန်၊
 - အာရှသမ္မတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်း များကို အထောက်အကူ ဖြစ်စေရန်။

arv twGf& [efri fBpN qkwmifarwm&nG&G tsuf

အာဖရိကတိုက်ရှိ ခရစ်ယာန်များသည် သနားကြင်နာတော်မူသော ဂရုဏာရှင် ယေရူးအား စံနမူနာထားကာ ပြန်လည်သင့်မြတ်ခြင်း၊ တရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်း တို့အတွက် ရှေ့ဆောင်စံပြသက်သေခံများ ဖြစ်ကြစေရန်

မှတ်တမ်းပြု (Golden Jubilee Wedding Anniversary) ထူထောင်သော ယေယျာဇဉ်အားလျှောက် ယမ်းခြမ်း



၁၇-၇-၂၀၁၇ နေ့တွင်ကျရောက်သော ကျွန်တော် Thomas ဦးထွန်းဖေ နှင့် ကျွန်မ Kathleen ခင်ဆွေဝင်း တို့၏ နှစ်ငါးဆယ်ပြည့် ရွှေရတုမင်္ဂလာ (Golden Jubilee of Wedding Anniversary) ၁၀၀ခရီး တစ်လျှောက်တွင် တစ်ဦးကိုတစ်ဦး သည်းခံခွင့်လွှတ်ပြီး ကြုံတွေ့ခဲ့သော အခက်အခဲ ပြဿနာများကို အတူတကွ ကျော်လွှားဖြေရှင်းနိုင်ရန်၊ ရရှိခဲ့သော ကျေးဇူးတော်များအပြင် သားသမီးရတနာ လေးယောက်နှင့် မြေးနှစ်ယောက်ကိုပါ ပေးသနားတော်မူသော ဘုရားသခင်အား အထူး ချစ်ခင်မြတ်နိုးစွာကျေးဇူးတင်ပါသည်။

Thomas ဦးထွန်းဖေ
မန္တလေး

Thomas ဦးထွန်းဖေနှင့် Kathleen ခင်ဆွေဝင်းတို့မှ မင်္ဂလာ နှစ်(၅၀) ပြည့် ကျေးဇူးတင်ခြင်း အတွက် အလှူငွေ(၁၀၀၀၀) တစ်သောင်းကျပ်ကို CBCM-Herald ဂျာနယ်အတွက် လှူဒါန်းပါသဖြင့် ကျေးဇူးတင်ပါသည်။

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလွစ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေးဦးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ် ဖာသာရ် မာရီယာနီ စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘာ့ဘဏ် မြန်မာ့ကုန်၊ ရန်ကုန်။ နေ့စဉ်နှင်းထွေး (၀၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစံ၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင်၊ ရီစီမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ)
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	cbcmosc@gmail.com

ပုပ်ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့တိုင်း သွန်သင်ချက်များ

arṁv i jci fū & i v efjci f

မတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့ လူထု ပရိသတ်အား ကက်သလစ်အယူဝါဒဆိုင်ရာ ဘုရားစကား သင်ကြားခြင်းကို မျှော်လင့်ခြင်း၌ ရွှင်လန်းခြင်းခေါင်းစဉ်ဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှဆက်လက် သွန်သင်ပေးခဲ့သည်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမ အပေါင်းတို့ . . .

ယေရှု ခရစ်တော်သခင် မိန့်မှာ ထားခဲ့သည့် အကြီးမြတ်ဆုံး ပညတ်တော်မှာ ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး ကောင်းစွာသိနားလည်ကြသည်။ သင်၏ဘုရားရှင်ကို ကိုယ်၊ စိတ်၊ ဝိညာဉ်အစွမ်းရှိသမျှနှင့် ချစ်မြတ်နိုးလျှက် မိမိနှင့် နီးစပ်သူအား မိမိကိုယ်ကို ချစ်သကဲ့သို့ ချစ်ရမည်ဟု (မာတေးဦး ၂၂:၃၇-၃၉) မိန့်မြွက်ထားခဲ့သည်။ သို့ဖြစ်လျှင် ဘုရားရှင်ကကျွန်ုပ်တို့အား ကရုဏာတရားကို ကျင့်ဆောင်တည်ရန် အတွက် ချစ်တတ်ကြရန် ခေါ်တော်မူသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အမြင့်မြတ်ဆုံး ခေါ်တော်မူခြင်းဖြစ်၍ ၎င်းသည် ခရစ်ယာန် မျှော်လင့်ခြင်း၏ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်လည်း ဆက်နွယ်ထားသည်။ ချစ်တတ်သူသည် မျှော်လင့်ခြင်း၌ ပျော်ရွှင်တတ်၏။ ချစ်ခြင်းမေတ္တာတော်ရှင် ဘုရားသခင်နှင့်လည်း ဖူးမြော်ဆုံတွေ့နိုင်၏။

တမန်တော်ကြီး ရှင်ပေါလု က ရောမမြို့သားများထံပေးပို့သော စာစောင်တွင် ကရုဏာတရားနှင့် ပတ်သက်၍ သတိပေး မိန့်ကြားထားခဲ့သည်။ ကျွန်ုပ်တို့၏ ကရုဏာတရားသည် ဟန်ဆောင် အတုအယောင် ဖြစ်သွားနိုင်ပေသည်။ မေတ္တာတရား သည်လည်း မစစ်မှန်ဘဲ အနစ်မဲ့သွားတတ်၏။ မေတ္တာတရားက ဘယ်အချိန်မှာ အတုအယောင် ဖြစ်သွားပါသနည်း။ ကျွန်ုပ်တို့၏ မေတ္တာသည် ရိုးသားဖြောင့်မှန်သည်ဟု အဘယ်သို့ ပြောနိုင်ပါသနည်း။ ကရုဏာလုပ်ရပ်တွေကို ဟန်ဆောင် ပြုမူခြင်း မဟုတ်ဘဲ အများမြင်သာအောင် လုပ်ပြလိုက်ခြင်းမျိုး မဟုတ်ဘူးဆိုရင် ကျွန်ုပ်တို့၏ ကရုဏာတရားသည် စစ်မှန် ရိုးသားခိုင်မာ သည်ဟု ဆိုနိုင်ပေမည်။

သူတော်ကောင်းအယောင်ဆောင်သည့် အတုအယောင်များသည် မေတ္တာတရားရှိသော နေရာ၌လည်း ရှိနေနိုင်သည်။ ချစ်ခြင်းမေတ္တာသည် မိမိ စိတ်အလိုဆန္ဒတစ်ခုတည်းကြောင့် ပေါ်လာပြီး အတ္တစိတ်ဖြင့် ချစ်သည့်အခါ အတုအယောင် ဖြစ်သွားပါသည်။ မိမိပြုလိုက်သည့်အကောင်းတစ်ခုခုကို သူတစ်ပါး၏ စိတ်ဝင်စားမှုကိုခံရဖို့၊ "ကြည့်စမ်း၊ တော်လိုက်တာ၊ အဲ့ဒါလုပ်တာလေ" ဆိုပြီး မိမိဘယ်လောက်တော်ကြောင်း၊ လုပ်နိုင်ကြောင်း မဂ္ဂုဏ်တိုင်တက်ပြ လိုက်သည့်အခါ၌ လူ့အမြင်မှာ ရက်ရက်ရောရော မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးရုံး

ပေးဆပ်သယောင် ထင်ရသော်လည်း ၎င်းသည် ဟန်ဆောင် အတုအယောင်ကြီးတစ်ခုသာ ဖြစ်သွားရပါသည်။ ဤအရာများ၏ နောက်ကွယ်၌ လွဲမှားနေသော အမြင်အယူအဆ တစ်ခုရှိသည်။ ၎င်းမှာ ကျွန်ုပ်တို့က ချစ်တတ်သောကြောင့် အလိုလို ကောင်းမြတ်နေပြီဟူသော အတွေးပင်။ မေတ္တာ ကရုဏာဟူသည် လူ့နှလုံးသားက ပြု လုပ်လိုက်သည့်ဖန်တီး ထုတ်ကုန်တစ်ခုဟု ထင်နေတတ်၏။ အမှန်မှာ မေတ္တာတရားသည် ကျေးဇူးတော်တစ်ခုပင် ဖြစ်သည်။ ချစ်တတ်ခြင်းဆိုသည်မှာ ဘုရားရှင်ပေးသော လက်ဆောင်တစ်ခုဖြစ်၍ ထိုကျေးဇူးတော်ကို တောင်းခံရမည်ဖြစ်သည်။



လူက တောင်းလျှင် ဘုရားကကြည်ဖြူစွာ သွန်းလောင်းပေးပါသည်။ ထိုနည်းတူ ကရုဏာသည်လည်း ကျေးဇူးတော်ဖြစ်၏။ ထိုကျေးဇူးတော်မှာ အများမြင်အောင် ထုတ်ဖော်ပြသလိုသည့် ဝါကြားစိတ် အလျှင်းမရှိဘဲ ဘုရားရှင်က လွတ်လပ်စွာ ပေးခဲ့သည်ဖြစ်၍ ကျွန်ုပ်တို့ကလည်း လွတ်လပ်စွာ လက်ခံရယူခဲ့ကြသည်။ နိမ့်ချသည့် ကရုဏာရှင်ယေရှု၏ မျက်နှာတော်ကို တွေ့မြင်ပြီး ကရုဏာတရားကို မကျင့်သုံးဘူး ဆိုလျှင် ၎င်းသည် အခြားသူတွေဆီ မည်သို့ မျှ မရောက်ရှိနိုင်ပေ။

ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြပြီး ကျွန်ုပ်တို့ချစ်ပြသည့် ပုံစံသည်လည်း အပြစ်နှင့်မကင်းကြောင်းကို သိမှတ်ကြ နှင့် ရှင်ပေါလုက ဖိတ်ခေါ်ထားသည်။ တစ်ချိန်ထဲမှာပင်၊ မျှော်လင့်ခြင်း သတင်းကောင်းကို ဆောင်ကျဉ်းပေးသူများ ဖြစ်လာကြသည်။ သခင်ခရစ်တော်သည် လွတ်မြောက် ရှာလမ်း၊ ကယ်တင်ခြင်းလမ်းစဉ်ကို

ကျွန်ုပ်တို့အတွက် ဖွင့်လှစ်ပေးထားသည်။ ၎င်းသည် ချစ်ခြင်းမေတ္တာ ပညတ်တော်ကို ကျင့်ဆောင်တည်ရန်နှင့် ဘုရားရှင်၏ ကရုဏာတော်စီးဆင်းရာ အသုံးတော်ခံများ ဖြစ်လာစေရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။ ဤသို့ဖြစ်လာရန်မှာ ကျွန်ုပ်တို့သည် ရှင်ပြန်တော်မူသော ခရစ်တော်အားဖြင့် ကုစား ပျောက်ကင်းခြင်းကို ခံယူကာ အသစ်ပြုပြင်မွမ်းမံကြပေမည်။ ရှင်ပြန် တော်မူသောသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိ၍ နှလုံးသားများကို ကုသနိုင်စွမ်းလည်း ရှိသည်။ ကျွန်ုပ်တို့က တောင်းခံလျှင် ကိုယ်တော်သည် အမှန်တကယ် ကုသပေးပါသည်။ ကျွန်ုပ်တို့၏ ဆင်းရဲနိမ့်ချခြင်း၊ လူရာမဝင်ခြင်း

ကျေးဇူးတော် တစ်ပါးဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် မည်သို့မျှ ပြည့်ဝမှန်ကန်စွာ မချစ်နိုင်ကြသည်ကို နားလည်လာ ကြသည်။ ဘုရား ရှင်၏ အနှိုင်းအဆမဲ့ ကရုဏာတော်အား ထိတွေ့ခြင်းအားဖြင့် ထို ကျေးဇူးတော်ကို နှလုံးသားထဲမှာ အမြဲဆန်းသစ်ရန် အတွက် ဘုရားရှင်ကို ကျွန်ုပ်တို့ လိုအပ်ကြသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း တဖန် နေ့စဉ်သာမန် အသေးအဖွဲ့အရာများကို အသိမှတ်ပြု လက်ခံနိုင်လာသည်။ နေ့တစု ၀ အသေးအမွှားလေးများကို လက်ခံ အသိမှတ်ပြုခြင်းအားဖြင့် ဘုရားရှင်က အရာဟူသမျှကို ချစ်မြတ်နိုးသကဲ့သို့ ကျွန်ုပ်တို့လည်း ချစ်မြတ်နိုးတတ်လာသည်။ ဘုရားနှင့် ရင်နှီးကျွမ်းဝင်၍ သန့်ရှင်းမြင့်မြတ်စေရန် သူတို့အတွက် အကောင်းကို ဖန်တီးပေးချင်သည်။ ယေရှုဘုရားရှင်သည် ကောင်းသော ဆမာရီတန်လူမျိုးပမာ ကရုဏာထားတတ်ခြင်း၊ ခွင့်လွှတ်တတ်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ၏ ခြေရင်းမှာ ရပ်တည်ပေး၍ အလုပ်အကျွေးပြုသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဆင်းရဲ သိမ်ငယ်သူများနှင့် ရင်းနှီးရသည့် အခွင့်အရေးရသည်ကိုပင် ဝမ်းမြောက်ဝမ်းသာဖြစ်လာမည်။

ချစ်လှစွာသော ညီအစ်ကို မောင် နှမ အပေါင်းတို့ . . .

တမန်တော်ကြီး ရှင်ပေါလု ကျွန်ုပ်တို့အား သတိပေးခဲ့ သည်မှာလည်း မျှော်လင့်ခြင်း၌ ရွှင်လန်းတတ်စေသော လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်သည်။ မျှော်လင့်ခြင်း၌ ရွှင်လန်းတတ်သူသည် မည်သည့် အခြေအနေမှာမဆို အကြိမ်ကြိမ်လဲကျ ရုံးနိမ့်၍ ပြင်းထန် ခက်ခဲနေချိန်မှာ တောင် သစ္စာတည်ကြည်သော ဘုရား၏ မေတ္တာတော်ကို ယုံကြည်အားကိုးကာ မျှော်လင့်တတ် ပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ အတွင်းနှလုံးသား၌ တည်ရှိကိန်းဝပ်တော်မူသော ကိုယ်တော်၏ ကျေးဇူးတော်၊ သစ္စာတော်နှင့်အတူ ကိုယ်တော့ထံမှ နေ့စဉ်ကြွယ်ဝစွာ ရရှိသော ကျေးဇူးတော်အဖြင့် သော်လည်းကောင်း လုပ် ဆောင်နိုင်သမျှ အသေးအမွှား ကိစ္စများဖြင့် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ၌ ရွှင်လန်းသော မျှော်လင့်ခြင်းကို အပြန်အလှန် အသက်ပေးသွင်းကာ ဘဝအသက်တာကို လျှောက်လှမ်း ရှင်သန်ကြပါစို့။

မတ်လ ၁၅ ရက်၊ ၂၀၁၇။

သီကိုရှင်း (ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

ယူကရိန်း၊ ဝင်္ဂလိပ်၊ နှင့် ဟော်လန်နိုင်ငံများ၏ နှစ်သိမ့်ပေးရန်ဖြစ်သည်။

နောက်ကျောဖုံးမှ အဆက်

ဤခရီးစဉ်အတွက် ရဟန်းမင်းကြီး၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်နှင့် မွတ်ဆလင် များအကြား ညီအစ်ကိုစိတ်ထား တည်ဆောက်ရေးနှင့် အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ် နေသော လူနည်းစု ကော့ပံတစ်ခရစ်ယာန်များအား နှစ်သိမ့်ပေးရန်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးသို့ အီဂျစ်နိုင်ငံသို့ ဧပြီလ ၂၈ ရက် နေ့တွင် ဆိုက်ရောက်ခဲ့ပြီး ချက်ခြင်းပင် အီဂျစ်သမ္မတ အာဘ်ဒဲလ် ဖါတာ အယ်လ်စီစီ နှင့် ဦးစွာတွေ့ဆုံခဲ့သည်။ အီဂျစ် နိုင်ငံရေးခေါင်းဆောင်များအား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရဟန်းမင်းကြီးက အရှေ့အလယ်ပိုင်း ဒေသအတွင်း ဖြစ်နေသော ပြဿနာများ အဖြေရှာရေးအတွက် အီဂျစ် သည် အလွန် အရေးပါသော နိုင်ငံတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အီဂျစ်နိုင်ငံတွင် ပေါင်မုန့်၊ လွတ်လပ်ခြင်းနှင့် တရားမျှတခြင်း၊ လူ့အခွင့်အရေးအား လေးစားခြင်းတို့ အစဉ်ရှိ နေသည်ဟု ချီးမွမ်းခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်ရာတွင် လူသားကိုသာ ဗဟို ပြုရန် သတိပေးခဲ့သည်။ တဆက်တည်းမှာပင် ရဟန်းမင်းကြီးက အကြမ်းဖက်မှုကို ရှုတ်ချခဲ့ သည်။ "စစ်မှန်တဲ့ ဘုရားသခင်က အကန့်အသတ်မဲ့ချစ်ဖို့၊ ရက်ရောစွာခွင့်လွှတ်ဖို့၊ သနားကြင် နာဖို့၊ အသက်ကို လေးစားတန်ဖိုးထားဖို့ အစဉ်ဖိတ်ခေါ်နေပါတယ်။ ယုံကြည်သူဖြစ်စေ မယုံ ကြည်သူဖြစ်စေ အားလုံးဟာ သူ့ရဲ့သားသမီးတွေဖြစ်ပြီး သူတို့ကို ညီအစ်ကို မောင်နှမ စိတ် ထား ရှိစေချင်သူ ဖြစ်ပါတယ်။" ခရစ်ယာန်များသည် အီဂျစ်တွင် မတော်တဆ ရောက်ရှိနေ ခြင်းမဟုတ်ဘဲ အီဂျစ်ပြည်၏ သမိုင်းမှ ဖယ်ထုတ်မရနိုင်သူများဖြစ်ကြောင်းသတိပေးခဲ့သည်။

ရဟန်းမင်းကြီးသည် ဆွတ်နီ မွတ်ဆလင်များ၏ ပညာရေးဌာနချုပ် အာလ်အာဇာ မှ ကြီးမှူးသော ညီလာခံသို့တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ သူ၏မိန့်ခွန်းတွင် အကြမ်းဖက်ခြင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ "ငြိမ်းချမ်းရေးတစ်ခုတည်းသာ သန့် ရှင်း ပါတယ်။ ဘုရားသခင်ရဲ့ နာမတော်၌ ဘယ်လို အကြမ်းဖက်မှုမှ လုပ်လို့ မရပါဘူး။ လုပ်ခဲ့ မယ်ဆိုရင် အဲဒီ အကြမ်းဖက်မှုက ဘုရားသခင်ရဲ့ နာမတော်ကို ဖျက်စီးခြင်းသာ ဖြစ်ပါတယ်။" ဆက်လက်ပြီး ရဟန်းမင်းကြီးက " အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒတွေကို အမြစ်တွယ် စေတဲ့ ဆင်းရဲပွဲတေခြင်းနဲ့ အနိုင်ကျင့်မှုတွေကို တိုက်ဖျက်ဖို့၊ အကြမ်းဖက်သူတွေဆီကို ငွေကြေးနဲ့ လက်နက်တွေ စီးဆင်းနေတာကို ပိတ်ပင်နိုင်ဖို့ ကျွန်ုပ်တို့ အစဉ်အမြဲ မဆုတ်မနစ် အားထုတ်ဖို့လိုပါတယ်။" လို့ မိန့်ကြားခဲ့ပါတယ်။ ထိုညီလာခံတွင် ရဟန်းမင်းကြီးက ဆွတ်နီ ခေါင်းဆောင်အား "ကျွန်ုပ်၏ ညီတော်" ဟု သမုတ်ခဲ့ပြီး ညီလာခံတလျှောက်လုံးတွင် ဘေး ချင်းကပ် ထိုင်ခဲ့ကြသည်။

သူ၏ ခရီးစဉ်အတွင်း သမိုင်းဝင်မည့်လုပ်ရပ်တစ်ခုမှာ ကက်သလစ် အသင်းတော် နှင့် ကော့ပံတစ်ခရစ်ယာန်တို့အကြား သဘောတူညီမှုများကို လက်မှတ်ရေးထိုးနိုင်ခြင်း ဖြစ် သည်။ တူညီသော ယုံကြည်ခြင်းကို အခြေခံထားသော ဘာသာများ ဖြစ်သည့်အလျောက် နှစ်ဦးနှစ်ဖက် အပြန်အလှန် ညှိယူနိုင်သည့်အတွက် သဘောတူညီချက်များ ရရှိခဲ့ခြင်း ဖြစ် သည်။ သဘောတူညီချက်၂ ချက်တွင် အသင်းတော် နှစ်ခုလုံးတွက် ပြုလုပ်လျက်ရှိသော ဆေးကြောခြင်းစက္ကရမင်းတူးကို အသိအမှတ်ပြုခြင်း (ဆိုလိုသည်မှာ ကက်သလစ်မှာ ကော့ပံတစ်ဖြစ်လို့လျှင်ဖြစ်စေ၊ ကော့ပံတစ်မှ ကက်သလစ် ပြောင်းသည့်အခါဖြစ်စေ ဆေး ကြောခြင်းထပ်ခံရန်မလိုအပ်တော့ပေ)၊ ကောင်းကင်ဘုံ၌မေတ္တာကို တစ်ပုံစံတည်းထားရှိရေး၊ ပါစကားပွဲတော်ရက်ကို တစ်ရက်တည်းတွင် ကျင်းပရေးတို့ ပါဝင်သည်။

၂၉ ရက်နေ့တွင် အီဂျစ်လေတပ်စခန်းအတွင်းရှိ အားကစားကွင်းတွင် လူနည်းစု ဖြစ်သော တစ်သောင်းခွဲခန့်ရှိသည့် ကက်သလစ်ဘာသာဝင်များနှင့်အတူ မစ္စားပူဇော်ခဲ့သည်။ မစ္စားပူဇော်မည့်ကွင်းအတွင်း သို့ ရဟန်းမင်းကြီးသည် ဝိုက်ကွင်းအတွင်း သုံးသည့် ကားငယ် လေးကိုသာ စီးပြီး လှည့်လည်ခဲ့သည်။ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများရှိသော် လည်း ကျည်ကာ မှန်များတပ်ဆင်ရန် ရဟန်းမင်းကြီးက ငြင်းပယ်ခဲ့သည်။

မစ္စားပူဇော်ခြင်းကို အီဂျစ်တွင် အသုံးပြုသော အာရာဗစ် ဘာသာစကားဖြင့် "သင် တို့၌ ငြိမ်သက်ခြင်းရှိပါစေ" ဟု နှုတ်ခွန်းဆက်ကာ စတင်ခဲ့သည်။ သူ၏ ဩဝါဒတွင် ရဟန်း မင်းကြီးက ယုံကြည်ခြင်းအကြောင်းကို ဦးတည်ကာ မိန့်ကြားခဲ့သည်။ "ဘာသာတရားဆို သည့်အရာကို ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ဖြင့်သာ အနက်ဖွင့်နိုင်ပါတယ်။" "ယုံကြည်ခြင်း ဆိုတာ ကျွန်ုပ်တို့ကို ချစ်တတ်သူတွေ၊ သနားတတ်သူတွေဖြစ်စေတယ်။ ရိုးသားဖြောင့် မတ်ပြီး လူသားပီသစေမှာ ဖြစ်ပါတယ်။"

ရဟန်းမင်းကြီးက ဧဝံဂေလီ ကျမ်းစာကို အခြေခံကာ ရှင်ပြန်သော ကယ်တင်ရှင်ကို တွေ့မြင်ရသည့်အချိန်တွင် ပြောင်းလဲခဲ့ကြသော ဧမောက်ရွာသို့ သွားခဲ့သော တပည့် တော်ကြီး နှစ်ပါး အကြောင်းကို ထောက်ရှုခဲ့သည်။ "ရှင်ပြန်သော ခရစ်တော်ကို တွေ့လိုက် ရတဲ့ တပည့်တော်ကြီး နှစ်ပါးဟာ ပြောင်းလဲလာခဲ့ကြတယ်။ ဧကန်စင်စစ် ရှင်ပြန်သော ခရစ်တော်က အသက်တာတိုင်းကို ပြောင်းလဲ ပေးစွမ်းနိုင်ပါတယ်။ ခြောက်ကပ်နေတဲ့ ဘဝများကို ပြန်လည် စိုပြေစေနိုင် ပါ တယ်။" ဆက်လက်ပြီး ရဟန်းမင်းကြီးက "ရှင်ပြန်သော ခရစ်တော်၌ ယုံကြည်ခြင်းကို အသင်းတော်က ဖန်တီးထားခြင်းမဟုတ်ဘဲ၊ ထိုယုံကြည်ခြင်း ကသာ အသင်းတော်ဖြစ်ပေါ်စေခဲ့ တာပါ" ဟု ဆိုခဲ့သည်။ ခရစ်ယာန်တိုင်းတွင် ယုံကြည်ခြင်း ကို ကြေငြာဟောပြောရမည့် တာဝန်ရှိကြောင်း ထိုဟောပြောခြင်းကို ဘဝနှင့် သက်သေခံ



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှင့် ဆွတ်နီမွတ်ဆလင်စာသင်တိုက်၏ခေါင်းဆောင် ရိုတ်ဒ် အာမက် အာလ်တိုင်ယပ်စ် တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြစဉ်



ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ကော့ပံတစ်ရဟန်းမင်းကြီး ဒုတိယမြောက် တွာဝါဒရော့စ် တို့ သဘောတူညီချက်ကို လက်မှတ်ထိုးနေကြစဉ်



မစ္စားဟောမည့် ကစားကွင်းအတွင်း လှည့်လည်ကာ လူထုကို နှုတ်ဆက်ခဲ့သည်။



ဟောပြောခြင်းကိုသာ ဘုရား သခင်နှစ်သက်ကြောင်း ရှင်းပြခဲ့သည်။ "ယုံကြည်ခြင်းရဲ့ ပျော်ရွှင်ခြင်း၊ ရဲရင့်ခြင်းတွေနဲ့ သင်တို့ရဲ့ နေ့စဉ်ရှင်သန်မှုဆီပြန်ကြပါ။ သင်တို့ရဲ့ နှလုံးသားတွေကို ရှင်ပြန်သော ခရစ်တော်အတွက် ဖွင့်ထားကြဖို့ မကြောက်ပါနဲ့။ ခရစ်တော်က သင်တို့ရဲ့ မသေချာ မရေရာခြင်းတွေကို တည်ငြိမ်အောင် လုပ်ပေးပါလိမ့်မယ်။ မိတ်ဆွေများကိုသာမက ရန်သူများကိုလည်း ချစ်ကြ ပါ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်သူတစ်ယောက်ရဲ့ ခွန်အားနဲ့ ရတနာဆိုတာ ချစ်ခြင်း၌သာ တည်နေလို့ ဖြစ်ပါတယ်။"

မစ္စားတရားအပြီးတွင် ရဟန်းတော်များ သီလရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခြင်း ရှိခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ရဟန်းမင်းကြီးက အားပေးစကားနှင့်အတူ ဆုံးမစကားကို ပါထည့်သွင်းပြောကြားခဲ့သည်။ "အခက်အခဲတွေ ဘယ်လောက်များနေပါစေ သင်တို့ ခံနိုင်ရည် မွေးကြရမယ်။" ဟု ဆိုကာ ရဟန်း၊ သီလရှင်များအနေနှင့် အီဂျစ်ပြည်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်သူများ ဖြစ်ကြရန် မှာကြားခဲ့သည်။ "စိတ်ပျက်အားငယ်စရာ အကြောင်းတွေ အများ ကြီးရှိပါလိမ့်မယ်။ ဖျက်စီးမယ့်၊ ပျက်စီးစေချင်တဲ့ စွမ်းအားတွေ ဘယ်လောက်ပဲ များနေပါစေ သင်တို့ဟာ မျှော်လင့်ခြင်း မျိုးစေ့ကြသူများ၊ ပေါင်းကူးတံတား တည်ဆောက်သူများ၊ ငြိမ်းချမ်းခြင်းနဲ့ သဟဇာတဖြစ်မှုကို ဖန်တီးသူများ ဖြစ်ကြပါစေ။" ဆက်လက်၍ ရဟန်းမင်းကြီးက ရဟန်းတော်များနှင့် သီလရှင်များအား သူတော်စင် အသက်တာအား တန်ဖိုးမဲ့စေမည့် နှောင့်ယှက်ခြင်း ၇ ခုကို ရှောင်ရှားကြရန် မှာကြားခဲ့သည်။

ထိုနေ့နောင်းပိုင်းတွင် ရဟန်းမင်းကြီးသည် အီဂျစ်ပြည်မှ ပြန်လည်ထွက်ခွာရာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ရဟန်းမင်းကြီးအား လေဆိပ်တွင် တခမ်းတနား နှုတ်ဆက်ပို့ဆောင်ခဲ့သည်။

မေလ ၃ ရက်နေ့တွင် ရဟန်းမင်းကြီးက သူ၏ ခရီးစဉ် ချောမွေ့အစဉ်ပြေစေရန် အစွမ်းကုန် ဆောင်ရွက်ပေးကြသော အီဂျစ်အစိုးရနှင့် အဖွဲ့ဝင်များအား ကျေးဇူးတင်ကြောင်း ထူးထူးခြားခြား မှတ်ချက်ပြုခဲ့သည်။ မွတ်ဆလင်များနှင့် ခရစ်ယာန်များအကြား နားလည်မှု တည်ဆောက်နိုင်မည်ဖြစ်သလို ကော့ပံတစ်ခရစ်ယာန်များနှင့် သဘောတူညီမှု ပြုလုပ်နိုင်သည့်အတွက် အလွန် အားကျေနပ်ကြောင်း မိန့်ကြားခဲ့သည်။

မေလ ၁၀ ရက်နေ့တွင် ကော့ပံတစ်ခရစ်ယာန် ရဟန်းမင်းထံသို့ အီဂျစ်ပြည်တွင် ရှိစဉ်အခါ ဧည့်ဝတ်ပြုခဲ့သည်များအတွက် ကျေးဇူးတင်စာ တစ်စောင်ပို့ခဲ့သည်။



ရဟန်းမင်းကြီးသည် လူငယ်များနှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး ရင်းနှီးစွာဝေမျှခဲ့သည်။



မစ္စားအပြီးတွင် ရဟန်းသီလရှင်များနှင့် သီးခြားတွေ့ဆုံကာ မျှော်လင့်ခြင်းရှိရန် မှာကြား

& [eřaumi řwpygřzp&ef& [eřri řBUD\ owđy;vrřnēpumi

၂၀၁၇ ခုနှစ် မေလ ၇ ရက်နေ့တွင် ရဟန်း မင်းကြီး ဖရန်စစ်သည် လူငယ် ၁၀ ဦးတို့ အား ရဟန်းသီက္ခာတင်ပေးခဲ့သည်။ ထိုနေ့ သည် ၅၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ခေါ်တော်မူခြင်းအတွက် ဆုတောင်းရသော နေ့လည်း ဖြစ်သည်။

ရဟန်းမင်းကြီးက ဩဝါဒတွင် ရဟန်း အသက်တာနှင့် အမှုတော်များထမ်းဆောင်ရာတွင် ကောင်းသော သိုးထိန်းဖြစ်သော ခရစ်တော်ကိုသာ စံနမူနာထားခြင်းဖြင့် ဟန်ဆောင်ခြင်းကို ရှောင်ရှားကာ လူသားများအား ပျော်ရွှင်စွာ အစေခံကြရန် မှာကြားခဲ့သည်။

ရဟန်းတစ်ပါး၏ အသက်တာကို ပုံဖော်ရာတွင် ကောင်းသော သိုးထိန်းဖြစ်တော်မူသော ခရစ်တော်အား စံနမူနာထားနေထိုင်ရန် အမှုတော် ဆောင်ခြင်း လုပ်ငန်းတာဝန်များကို ပျော်ရွှင်တက်ကြွသောစိတ်နှင့် ထမ်းဆောင်ရန် မှာကြား ခဲ့သည်။ "လူများအား စေခိုင်းရန်မဟုတ်ဘဲ အစေခံရန် ကြွလာတော်မူသော ကောင်းသောသိုးထိန်းဖြစ်သည့် သခင်ခရစ်တော်၏ စံနမူနာကို အစဉ် မျက်မောက် ပြုကြပါ။ ကျေးဇူးပြုပြီး အရှင် သခင်တွေ ဖြစ်မလာကြပါစေနဲ့။ တိုင်းနိုင်ငံတွေကို အုပ်ချုပ်သူတွေလို မဖြစ်ကြပါနဲ့။ သိုးထိန်းတွေဖြစ်အောင်ကြိုးစားပါ။ ဘုရားသခင်ရဲ့ သိုးထိန်းတော်တွေ ဖြစ်လာ နိုင်

ကြပါစေ။" ရဟန်းတစ်ပါးအဖြစ် ရှင်သန်နေထိုင်ရာတွင် "အစဉ်အမြဲ ဝမ်းမြောက်ပျော်ရွှင် ကြပါ။ ဘယ်သောအခါမှ ဝမ်းမနည်းကြပါနဲ့။" ဟု အားပေးခဲ့သည်။

ရဟန်းတစ်ပါး၏ အသက်တာသည် ဘုရားသခင် ကိုယ်တော်တိုင် ရွေးချယ်ခြင်းဖြစ်သည်။ သို့သော် ရဟန်းဘဝသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုမဟုတ်။ လူသားများအား ခရစ်တော်ကိုယ်စား အစေခံရန်ဖြစ်သည်။ အထူးသဖြင့် ခရစ်တော်၏ ရဟန်းတာဝန်၊ သိုးထိန်းလုပ်ငန်း နှင့် ဆရာတစ်ဦး၏ သင်ကြားခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် ဖြစ်သည်။

"သင်တို့ဟာ တစ်ဦးတည်းသော ဆရာသခင်ဖြစ်တဲ့ ခရစ်တော်ရဲ့ လုပ်ငန်းစဉ်မှာ ပါဝင် ကြမှာဖြစ်ပါတယ်။" လူများအား ဘုရားသခင်၏ နှုတ်ကပတ် သင်ကြားပေးသည့် အခါ ရိုးရိုးရှင်းရှင်း သင်ကြားပေးရန် မှာကြားခဲ့သည်။ "ဩဝါဒပေးတဲ့အခါ လူတွေ နားလည်နိုင်အောင် ပေးကြပါ။ အလွန်မြင့်တဲ့ အတွေးအခေါ်တွေ ပညာပြတဲ့ ဩဝါဒတွေမပေးကြပါနဲ့။ ရိုးရိုးရှင်းရှင်းပဲ ပြောပါ။ လူတွေရဲ့ နှလုံးသားနဲ့ ခံစားသိနိုင်တဲ့ တရားဒေသနာကိုဟောပါ။ အဲဒီလို ဩဝါဒက လူတွေကို အမှန်တကယ် ခွန်အားရစေမှာ ဖြစ်ပါတယ်။ နားထောင်ပျော်ပြီး ခွန်အားဖြစ်စေတဲ့ဩဝါဒပေးကြပါ။"

"ခရစ်တော်ဟာ သင်တို့ ခန္ဓာ

ကိုယ်ရဲ့ မွေးရန်ဖြစ်ပါစေ။ အကျင့်မပါတဲ့ ဟောကြားခြင်းက ဘာမှ အသုံးမဝင်ပါဘူး။ ဘဝနှစ်မျိုး နေထိုင်တာတွေက အသင်းတော်ထဲမှာ တော်တော် ဆိုးရွားတဲ့ ရောဂါတစ်ခုဖြစ်နေပါတယ်။"

"ရဟန်းတစ်ပါးဟာ သီအော်လော်ဂျီပညာတွေသင် ဘွဲ့တွေ သုံး၊ လေးခုယူထားပေမဲ့ ခရစ်တော်ရဲ့ ကားတိုင်ကို မထမ်းဘူးဆိုရင် အသုံးမဝင်ပါဘူး။ သူဟာ ပညာတတ်ကြီး ဖြစ်ချင်ဖြစ်လိမ့်မယ်။ ရဟန်းတစ်ပါးတော့ မဖြစ်နိုင်ပါဘူး။"

ရဟန်းများအား သနားကြင်နာတတ်သူများ ဖြစ်ရန် တောင်းဆိုခဲ့ပါတယ်။ "ခရစ်တော်နဲ့ အသင်းတော်ရဲ့ နာမတော်၌ ကျေးဇူးပြုပြီး သနားကြင်နာကြပါလို့ တောင်းခံပါရစေ။ ဘာသာသူများရဲ့ ပခုံးအပေါ်မှာ သူတို့ မနိုင်တဲ့ ဝန်တွေ၊ သင်ကိုယ်တိုင် တောင် မနိုင်တဲ့ ဝန်ကို မတင်ပါနဲ့။ ခရစ်တော်က အဲဒီလို ပါရဂူကြီးတွေကို ဆူငေါက် ပြီး သူတို့ကို ကုက်ကမြင်းတွေလို ခေါ်ခဲ့ပါတယ်။"

ရဟန်းတစ်ပါးအနေနှင့် ရောဂါသည်များနှင့် သက်ကြီးရွယ်အိုများကိုလည်း အချိန်ပေးဖို့၊ စောင့်ရှောက်ဖို့ မှာကြားခဲ့ပါတယ်။

စေခိုင်းရန်မဟုတ် အစေခံရန် လာခဲ့သော သိုးထိန်း၏ နမူနာကို အတုယူ ကြပါဟု မှာကြားကာ နိဂုံးချုပ်ခဲ့သည်။



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးရုံး

Elif lq & P fcsyl P f t lyfomoem vi , lvmOeclthsm; t pnft a0; ES hrtrribi lweſ

မြန်မာ နိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ကော်မရှင်မှ ကြီးမှူးပြုလုပ်သော လူငယ်တာဝန်ခံများ အစည်းအဝေးနှင့် OPS Training (Organization Planning System) သင်တန်းကို ဧပြီလ (၂၇) ရက် မှ (၂၉) ရက်နေ့ အထိ ကျိုင်းတုံသာသနာ၊ ကာသီဒြယ် ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးနှင့် သင်တန်းတွင် NCYC မှ အမှုဆောင်များ၊ သာသနာ(၁၆)ခုမှ လူငယ်တာဝန်ခံ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ လူငယ် ခေါင်းဆောင်များ စုစုပေါင်း (၆၀) ဦး တို့ တက်ရောက်ခဲ့ကြသည်။ OPS Training ကို ဖာသာရ် ဘော့စကိုဘိုဘိုမှ သင်ကြားပို့ချခဲ့ပါသည်။

(၂၆)ရက်နေ့ ညနေတွင် အစည်းအဝေးနှင့် သင်တန်း ဖွင့်ပွဲ အခမ်းအနား အစီအစဉ်ကို လှိုင်ကော် သာသနာ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး ဖာသာရ် လှရွှေမှ အဖွင့်ဆုတောင်းခြင်း၊ အိမ်ရှင် သာသနာ

ဖြစ်သော ကျိုင်းတုံလူငယ်တာဝန်ခံ ဘုန်းတော်ကြီး ဖာသာရ် မာရီယိုမြင့်လွင်မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် နိုင်ငံလုံးဆိုင်ရာ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး ဖာသာရ် ဂျိုးဇက်အယ်ကော်ထူးမှ ကြိုဆို နှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်း၊ ကျိုင်းတုံသာသနာ လူငယ်များမှ ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ရောက်ရှိလာကြသော လူငယ် တာဝန်ခံများ မိတ်ဆက်ခြင်း အစီအစဉ်တို့ကို ပြုလုပ်ခဲ့သည်။

ပထမနေ့ရက်ကို (၇) ကြိမ်မြောက် အာရှလူငယ်များနေ့ (Joyful! Living the Gospel) TEAM SONG အကဖြင့် စတင်ခဲ့ကြသည်။ ဆက်လက်ပြီး ဖာသာရ် ဂျိုးဇက်အယ်ကော်ထူးမှ ဦးဆောင်ကာ ဗန်းမော်၊ ဘားအံ၊ တောင်ငူ သာသနာမှ လူငယ်တာဝန်ခံအသစ်များကို ကြိုဆိုဂုဏ်ပြုခြင်း၊ ဆုလက်ဆောင် ပေးအပ်ခြင်း နှင့် ရင်းတွင်း ဖြစ်စကားများ ပြောကြားခဲ့ကြသည်။ ထို့

နောက် တစ်နေ့တာလုံး Organization Planning System (1) သင်တန်းကို ဖာသာရ် ဘော့စကိုဘိုဘို (S.D.B) မှ ပို့ချခဲ့သည်။ ညနေဒုတိယပိုင်း အစီအစဉ်တွင် Foundacio Myanmar (YLDC) မှ ပြုလုပ်လျက်ရှိသော Update Program of Youth Leadership Fomation ကို မရှိစွဲမေရီ (program coordinator) မှ ရှင်းလင်းတင်ပြခြင်း၊ NCYC (post, present, future) လှုပ်ရှားမှု အစီအစဉ်များကို မောင်ပီတာလထွယ် မှ တင်ပြခြင်း၊ Asian Youth Day 7 အစီအစဉ်များကို ဖာသာရ် ဂျိုးဇက်အယ်ကော်ထူးမှ ရှင်းလင်းတင်ပြခဲ့သည်။

ဒုတိယနေ့ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်နာယက ဆရာတော်ကြီးရောက်ရှိ လာပြီး လူငယ်အမှုဆောင်များအား အားပေး လမ်းညွှန် အမှာစကား ပြောကြားခဲ့ပြီး၊ မလင်းလင်းလှိုင်မှ NCYC ၏ ငွေစရင်းရှင်းတမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တစ်နေ့တာလုံး



Organization Planning System (2) ကို ဖာသာရ် ဘော့စကိုဘိုဘို (S.D.B) မှ ပို့ချခဲ့သည်။ ညနေပိုင်း အချိန်တွင် ကျိုင်းတုံသာသနာလူငယ်(အမျိုးသမီး) အသင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသော သာသနာအသီးသီးမှ လူငယ် (အမျိုးသမီး) အသင်းတို့မှ ချစ်ကြည်ရေးဘောလုံး ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ညနေဒုတိယပိုင်း အစီအစဉ်တွင် NCYC ၏ ဖွဲ့စည်းပုံမူဝါဒ (မူကြမ်း) ကို မောင် ဘော့စကို စောသူရအောင် မှ ပုံပိုးကူညီကာ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ပြုလုပ်ခဲ့သည်။

တတိယနေ့တွင် Organization Planning System (3) ကို တစ်နေ့တာလုံး ဆက်လက် သင်ကြားပို့ချခဲ့သည်။ ညနေပိုင်းတွင် ကျိုင်းတုံဆရာတော်မှ တည်ခင်းကျေးမွေးညွှန်သော ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ ထို့နောက် ည အစီအစဉ်တွင် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း၊ နောက်လာမည့် လူငယ်တာဝန်ခံ အစည်းအဝေးကို လားရှိုး သာသနာတွင် ဆက်လက်ပြုလုပ်သွားမည်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

လူငယ်ကော်မရှင်ရုံး



awmi BuD P fcsylq & mawmbuD\ e, l v h t & p O f

မေလ ၆ ရက် ၂၀၁၇ စနေနေ့၌ ရပ်စောက်တိုက်နယ် ဘာသာသူများအတွက် နေထူးနေ့မြတ်နေ့တစ်ရက်ဖြစ်ခဲ့ပါသည်။ တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီးလျီအားသိုက်၏ သိုးထိန်း ဒေသစာရီ လှည့်လည်သည့် တတိယမြောက် ခရီးစဉ်လည်းဖြစ်ပါသည်။

ဤခရီးစဉ်အတွင်းတွင် ဆရာတော်ကြီးသည် ရပ်စောက် တိုက်နယ်ရှိ ဘာသာသူများနှင့် မျက်နှာစုံညီ တွေ့ဆုံစည်းဝေးခဲ့ရာ ဘာသာသူများမှ တိုက်နယ်၏ လိုအပ်ချက်များ အားနည်းချက်အားသာချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး အနာဂတ်တွင် ပြုလုပ် အကောင်အထည်ဖော်ရန် မိမိတို့တစ်ဦးစီရဲ့ အတွေးသစ် အမြင်သစ်များကိုလည်း တိုင်ပင်ခဲ့ကြပါသည်။

မေလ ၇ ရက် တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ရပ်စောက် တိုက်နယ် ညောင်သုံးပင်ကျေးရွာ၌ နှစ်စဉ်အမြဲ ကျင်းပသည့် "ခရစ်ယာန်အပေါင်းတို့အား မိုင်းမတော်မူသောသခင်မ" မယ်တော်ပွဲမဏ္ဍားတရားတော်မြတ်ကို ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီးလျီ အားသိုက်မှ ဦးဆောင်ပူဇော်ပေးခဲ့ပြီး ပထမကိုယ်တော်မြတ်ခံယူ မည့်ကလေးများနှင့် ခရစ္စမားအားပေးခြင်းခံမည့် ကလေးများအား စက္ကရမင်း မင်္ဂလာပေးခြင်းပြုလုပ်ပေးကာ တရားရေအေး တိုက်ကျွေး ခဲ့ပါသည်။

ညနေပိုင်းတွင် မယ်တော်အား သဒ္ဓါကြည်ညိုမှုပြုသည့် အနေဖြင့်ရွာတွင်း စိတန်းလှည့်လည်ခြင်းဖြင့် ဂုဏ်ပြုခဲ့ကြပါသည်။ ဤပွဲကို ဆရာတော်ဘုရားဘုရားကြီးနှင့်တကွ ရဟန်းတော် ၇ ပါး စစ္စတာရ် ၂ ပါး နှင့် ဘာသာဝင်များပါဝင်တက်ရောက်ခဲ့ပါသည်။

ထိုနောက်ဆရာတော်ကြီးက ညောင်သုံးပင်ကျေးရွာမှ ဘာ သာသူများနှင့် မျက်နှာစုံညီ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ကျေးရွာရှိ ဘာသာသူများက မိမိတို့၏လုပ်ဆောင်မှုများ လိုအပ်ချက်များနှင့် အားနည်းချက် အားသာချက်များကိုဆွေးနွေးခဲ့ကြပြီး ဆက်လက် လုပ်ဆောင်ရန် ရှိသည့် ရည်ရွယ်ချက်များကိုတင်ပြခဲ့ပါသည်။

TGY - OSC



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးရုံး

သမ္မာကျမ်းစာအခြေခံ၍ ဘုရားစကားသင်ကြားခြင်းဆရာဖြစ်သင်တန်း

ကျိုင်းတုံသာသနာ၊ ၂၅-၃၀.၄.၂၀၁၇



သမ္မာကျမ်းစာအခြေခံ၍ ဘုရားစကားသင်ကြားခြင်း ဆရာဖြစ်သင်တန်းကို ကျိုင်းတုံရှိ pastoral centre တွင် ၂၅-၃၀.၄.၂၀၁၇ ထိကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ လက်တွေ့ဘုရားစကားသင်ကြားပေးနေသော သီလရှင်များ၊ ဓမ္မဆရာများ၊ ဆရာမများ၊ မိခင်အသင်းဝင်များ၊ လူငယ်များ၊ ရဟန်းလောင်းများနှင့် ကိုရင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ သင်တန်းသို့ စုစုပေါင်း ၆၃ ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းပေးရသည့် ရည်ရွယ်ချက်

မှာ စက္ကရမင်တူးများ၊ ယုံကြည်ရာအချက်များ၊ ပညတ်တော်များကိုအလွတ်နှုတ်တိုက်သင်ပေးနေရုံဖြင့် မလုံလောက်တော့ပဲ ကျမ်းစာတော်နှင့် အသက်ရှင် တတ်ရန်လည်း လိုအပ်လာပြီ ဖြစ်သည့် အတွက် ကျမ်းစာအခြေခံပြီး ဘုရားစကားသင်ကြားခြင်း နည်းလမ်းကို သင်ကြားပေးရခြင်းဖြစ်ပါသည်။ ယခုလိုသင်ကြားရခြင်းဖြင့် "ကလေးများအတွက် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခွင့်၊ တက်ကြွစွာ ပါဝင်ခွင့် ပေးတယ်

ကလေးတွေကို မေးခွန်းတွေနဲ့ဆွေးနွေးပြီး သင်ကြားရပါတယ် ဒါကြောင့် ထိရောက်မှုရှိပါတယ်" ဟု ဖာသာရိ ဘောစကိုမှ ပြောသည်။ သင်တန်းဖြစ်မြောက်ရန်စဉ်သူများမှာ ကျိုင်းတုံသာသနာ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်ခံ Fr အဲဖရက်ဂျေမူ နှင့် Sr ရှိစ်မေရီ ဖြစ်ပါသည်။ သင်တန်းမှူးများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာ ကျမ်းစာ တမန်တော် လုပ်ငန်းတာဝန်ခံ Fr စောဘော်စကို နှင့် Sr

အက်စတာ ဇောင်းနန်းတို့ ဖြစ်ပါသည်။ သင်တန်းတက်ရောက်သူအားလုံးမှ သင်တန်းတက်ရခြင်းမှာ လွန်စွာအကျိုးရှိကြောင်းပြောသည်။ ထို့အတူ တာချီလိတ်မှဆရာမလှလှတင်ကလည်း "ကျွန်မကတာချီလိတ်မှာ မူကြိုကျောင်းဖွင့်ထားပါတယ် ဒီသီတန်းက သင်ကြားနည်းစနစ်ကိုကြိုက်တယ် ကလေးတွေနဲ့ပတ်သက်ပြီး သိသင့်တာတွေကို ဆွေးနွေးပေးတဲ့အတွက် ကျွန်မရဲ့ လုပ်ငန်းအတွက်၏ များစွာအထောက်အကူပေးပါတယ် သင်ပေးတဲ့ သီချင်းလေးတွေကလည်း ကလေးတွေအတွက် အရမ်းသင့်တော်ပါတယ်" ဟု ပြောသည်။

ဆက်လက်ပြီး ဖာသာရိဘော်စကိုမှ "နည်းစနစ်သစ်တစ်ခုကို ရက်အနည်းငယ်အတွင်း သင်ပေးရတော့ သင်တန်းမှာ အားလုံးပင်ပန်းကြတယ် ပင်ပန်းပေမယ့် ပျော်တယ် သင်တန်းသားအားလုံး ကြိုးစားကြတယ် အားလုံးက သူတို့အတွက်အရမ်းအကျိုးရှိကြောင်း ပြောကြတော့ ဝမ်းသာတယ်။ ဒီသင်တန်းက မိဘများ၊ ဘုရားစကားသင်ကြားပေးနေကြသော Brothers sisters များ၊ ဓမ္မဆရာ /ဆရာမများအတွက် သင့်တော်ပါတယ် ဒီသင်တန်းကို မြန်မာတစ်နိုင်ငံလုံးမှာ ၁၀ ကြိမ်ကျော် ကျင်းပခဲ့ပြီးပါပြီ"ဟု မိမိ၏ခံစားချက်ကို ပြောခဲ့သည်။

CBCM-OSC

မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးနှင့် ဒေသအတွင်းဖွံ့ဖြိုးရေးအတွက် ဖိုရမ်ကျင်းပ



မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးနှင့်ဒေသတွင်းဖွံ့ဖြိုးရေးအတွက် ဖိုရမ်တစ်ရပ်ကို ၂၀၁၇ခုနှစ်၊ မတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့များတွင် မန္တလေးမြို့၊ ဟိုတယ် မန္တလေးတွင်ကျင်းပခဲ့ကြပါသည်။ အဆိုပါ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး နှင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ငြိမ်းချမ်းမြန်မာ (Myanmar Peaceful Initiatives) မှဦးဆောင်ကျင်းပ

ခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားကို ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးကို လိုလားသောပုဂ္ဂိုလ်များ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာတက်ရောက်လာကြသူများအား မှတ်တမ်းတင်စာရင်းသွင်းခြင်း၊ အာရှအလင်းရောင်ကျောင်းတိုက်ဆရာတော် အရှင်ဘဒ္ဒန္တစိန္တိတမှ ယခုဖိုရမ် ကျင်းပရခြင်း၏ ရည်ရွယ်

ချက်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ အဖွင့်အမှာစကား၊ မန္တလေးတိုင်းသယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသစ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်း ဆက်စကား များ ကိုပြောကြားခဲ့ကြပါသည်။ နံနက် ၉း၄၅ အချိန်တွင် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေသတွင်းပဋိပက္ခ

ဖြေရှင်းခဲ့မှု၊ အတွေ့အကြုံများဝေမျှခြင်း၊ ခရိုင်အလိုက် အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ ပြန်လည်တင်ပြခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ပထမရက်ဆွေးနွေးပွဲကို နံနက် ၈း၁၅ တွင် စတင်ခဲ့ပြီး၊ ညနေ ၅ နာရီမှာ ပြီးဆုံးခဲ့ပါသည်။ ဒုတိယရက်အစီအစဉ်များအဖြစ်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ပညာရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေးကဏ္ဍ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပြီး၊ ညနေ ၄း၁၅ အချိန် တွင် တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ နှစ်ရက်တာ ကျင်းပခဲ့ကြသော (Mandalay Regional Forum on Inter-religious Coexistence & Inclusive Development) မန္တလေးတိုင်း ဒေသကြီး၊ ဘာသာပေါင်းစုံအတူယှဉ်တွဲ နေထိုင်ရေးနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေး ဖိုရမ်ကို အဆုံးသတ်ခဲ့ပါသည်။ အဆိုပါ ဖိုရမ်တွင် ကက်သလစ်သာသနာအနေဖြင့် မန္တလေးရွှေနန်းတော်ကာသီဩယ် ကျောင်းထိုင်ဘုန်းတော်ကြီး ဒေါက်တာမာကူးဦးတင်ဝင်း ပါဝင်တက်ရောက်ခဲ့ပါသည်။

William(MDY-OSC)

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးရုံး

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ညီညီဆွေနှင့် မ.က.န သာသနာ့ ဝိုင်းနှစ်ဆရာတော်တို့တွေ့ဆုံ

မြန်မာနိုင်ငံ တပ်မတော်အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးညီညီ ဆွေ၊ တပ်မတော် အရာရှိကြီးများနှင့် မြစ်ကြီးနား ကက်သလစ်သာသနာ့ဝိုင်း အုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့်

လည်း မြန်မာနိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာတော်ကြီးများမှ ရန်ကုန်မှာ ဒီဇိုင်းချမ်း ရေးနဲ့ ပတ်သတ်သည့် ညီလာခံကို တစ်နှစ် ၂ ခါ ကျင်းပနေလျက်ရှိပါတယ်။ ထို့အပြင် ၂၀၁၇ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်

၅၃ ပါး၊ သီလရှင်ဝိုင်းပေါင်း ၁၂ ဝိုင်းနှင့် အပါးပေါင်း ၁၃၀ ကျော်ရှိကြောင်း၊ မေ့ဆရာ/ မများ အားလုံး ၅၀၀ ထက်မနည်း ရှိကြောင်း ဆရာတော်ကြီးက ပြောကြားခဲ့သည်။

“နှစ်သစ်မှာ ယခုလို အားလုံးရှေ့မှာ နှစ်သစ်မင်္ဂလာစကား ပြောကြားခွင့်ရတဲ့ အတွက် အများကြီး ဂုဏ်ယူပါတယ်။ ခုနက ဆရာတော်ကြီး ပြောကြားသွားတဲ့အတိုင်းပဲ မြန်မာနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကို လိုလားတောင်းတ နေကြသူတွေပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အသီးအပွင့်ကို လူတိုင်းခံစားချင်ကြတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ကျွန်ုပ်တို့ နိုင်ငံမငြိမ်းချမ်းတဲ့ အတွက် တစ်ခြားနိုင်ငံတွေလို တိုးတက် ကောင်းမွန်အောင် မတည်ဆောက်နိုင် ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက်မှာ ဒေသတစ်ချို့ တွေမှာရှိတဲ့

ဒါတွေကို ပေါင်းကူးတံတားအနေနဲ့ လုပ် ဆောင်ပေးတာက ဘာသာရေးပါပဲ။ တစ် ယောက်နဲ့တစ်ယောက် နီးစပ်မှုရှိအောင်၊ နားလည်အောင်၊ ယုံကြည်လာအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဘာသာရေးဟာ အမြဲတမ်း ဘယ်ယဉ်ကျေးမှု၊ ဘယ်တိုင်း ရင်းသား၊ ဘယ်လူမျိုးမဆို ဘာသာရေး နဲ့ပေါင်းကူးလို့ရတယ်။ တပ်မတော်ထဲမှာ ဗုဒ္ဓဘာသာဝင် ရှိသလို၊ ခရစ်ယာန်ဘာသာ ဝင်တွေလည်း ရှိတယ်။ ဟိန္ဒူဘာသာဝင် တွေလည်း ရှိတယ်။ အခြားဘာသာဝင် တွေလည်း ရှိတယ်။ အရာရှိတွေလည်း ထိုနည်းတူပဲ။ အများစုကတော့ ဗုဒ္ဓ ဘာသာကိုးကွယ်သူတွေ များကြပါတယ်။ ဒါကြောင့် နှစ်သစ်ကူးမင်္ဂလာမှာ နိုင်ငံ တွင်း နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့



အတူ ဘုန်းတော်ကြီးများ၊ သာသနာ့အမှု ဆောင်အဖွဲ့များ ဧပြီလ ၁၈ ရက်နေ့တွင် စိန်ကိုလန်ဘန် ကာဒီဒြယ်ကျောင်းဝန်း ပဟို သာသနာ့အကျိုးဆောင်ရုံးခန်းတွင် နံနက် ၉း၃၀ ခန့်အချိန် တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံခြင်းသည် မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ တပ်မတော် အရာရှိကြီးများမှ မြန်မာ့သင်္ကြန် အပြီး နှစ်သစ်ကူးနေ့ (နှစ်ဆန်း ၁ ရက်နေ့) တွင် ခရစ်ယာန် အသင်းတော်များနှင့် ဘာသာရေး အသင်းအဖွဲ့များထံ သွား ရောက်လည်ပတ်ရင်း ခွန်အားပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားဝိုင်းအုပ် ဆရာတော်ကြီးမှ အမှာစကား မိန့်ကြားရာတွင် “ကျွန်ုပ်တို့ သာသနာ့ဝန်ထမ်းများအားလုံးနှင့် ပြည်သူ လူထုများ မျှော်လင့်စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံတော်ကြီး၏ ငြိမ်းချမ်းရေးကို

သတ်မှတ်ထားပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကက်သလစ်ဘာသာဝင်များ ငြိမ်းချမ်းရေး အလျှင်အမြန်ရရှိစေရန် ဆုတောင်းနေ ကြပါတယ်။ ဒါကြောင့် မြစ်ကြီးနားသာသနာ အနေနဲ့လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် ညောင်လေးပင် မယ်တော်ပွဲမှ ငြိမ်းချမ်း ခြင်း၏အရှင်သခင်မ မယ်တော်အလံကို မြစ်ကြီးနားသို့ ယူဆောင်လာပြီး ဘုန်းတော် ကြီးတိုက်နယ် ၂၁ နယ်များသို့ လှည့်လည် သယ်ဆောင်ကာ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းနေကြပါတယ်။ ဆက်လက် ပြီးစစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရရှိလာအောင် တပ်မတော်အနေနဲ့လည်း ဦးဆောင်ပေးပါ” ဟု ဝိုင်းအုပ်ဆရာတော်ကြီးက မိန့်ကြား ခဲ့သည်။

ဆက်လက်ပြီးမြစ်ကြီးနားသာသနာ နယ်တွင်ဘာသာဝင်လူဦးရေ(၉)သောင်း ထက်မနည်းရှိကြောင်း၊ ဘုန်းတော်ကြီး



လက်နက်ကိုင် တပ်ဖွဲ့တစ်ချို့နဲ့ NCA လက်မှတ်မှာ အပစ်အခတ်ရပ် သဘောတူ လက်မှတ်ထိုးနိုင်ခဲ့လို့ အဲဒီဒေသတွေမှာ လမ်းတွေ၊ တံတားတွေ အများကြီးလုပ်နိုင် ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီဒေသတွေမှာ ရှိတဲ့ ပြည်သူတွေနဲ့ အခုလက်ရှိ ကျွန်ုပ်တို့ရဲ့ ပြည်နယ်မှာရှိကြတဲ့ ပြည်သူလူထုများရဲ့ စီးပွားရေးအခြေအနေတွေ တော်တော်ကို မတူညီကြပါဘူး။ ဘာသာတရားကိုကြည့် မယ်ဆိုရင်ဘယ်ဘာသာတရားမှ မငြိမ်းချမ်း စကားပြောတာ မရှိပါဘူး။ ရန်လိုစကား ပြောတဲ့ တမန်တော်ဆိုတာလည်းမရှိပါ ဘူး။ ကိုးကွယ်တဲ့ လူတွေကသာကိုယ် လိုရာကို တွေးရင်း တွေးရင်း လိုရာကို ဆွဲရင်းဆွဲရင်းနဲ့ ဘာသာတရားနဲ့ပတ် သတ်ပြီးတော့ ထိခိုက်ကြတဲ့ ပြဿနာတွေ ပါပဲ။ ဒါကြောင့် ဒီဟာတွေ မဖြစ်ဖို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိခြင်းက အဓိက ဖြစ်ပါတယ်။ ကျွန်ုပ်တို့ နိုင်ငံမှာထူးခြားတာက တိုင်းရင်း သား ၁၃၅ ထက်မက ပူးပေါင်းနေထိုင် ကြတယ်။ တိုင်းရင်းသားများသလိုယဉ်ကျေး မှု၊ ဓလေ့ထုံးတမ်း၊ ဝတ်ဆင်ခြင်း၊ အစား အစာတွေ မတူညီကြဘူး။ လမ်းပန်း ဆက်သွယ်မှုအရ သော်ငှား၊ ယုံကြည်မှု အရ သော်လည်းကောင်း အားနည်းနေ သေးသည့် အတွက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာ ထိတွေ့ ဆက်ဆံမှုတွေ အားနည်းနေတာပါ။

အတွက် ခုနက ဆရာတော်ကြီးပြောကြား သလိုပါပဲ ငြိမ်းချမ်းရေးဟာ တစ်ယောက် နဲ့တစ်ယောက် ယုံကြည်မှုရှိမယ်ဆိုရင် ဘာသာရေးဟာ ပေါင်းကူးတံတားဖြစ်တဲ့အ တွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဘာသာတရားနဲ့ ယှဉ်ပြီး ငြိမ်းချမ်းရေးနဲ့ နီးအောင် ဆောင်ရွက်ကြရင် ကျွန်ုပ်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေး ရရှိမှာဖြစ်တယ်။ နှစ်သစ် မင်္ဂလာစကားအနေနဲ့ မှာကြားချင် တာကတော့ ကျွန်ုပ်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိအောင် ဘာသာရေးနဲ့ တွဲဖက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်မှုမရှိ စေအောင် အယောက်စီတိုင်းနူးညံ့တဲ့နည်း စိတ်ထားရှိအောင် အသင်းတော်အနေနဲ့လည်း သွန်သင် ဆုံးမပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်”လို့ တိုင်းမှူး ညီညီဆွေက မိန့်ကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားကျောင်း ထိုင်ဘုန်းတော်ကြီး ဒေါက်တာပီတာ ခါးအောင်တူးမှ အားလုံးအတွက် ဆုတောင်း ဆက်ကပ်ပေးပြီး မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ညီညီဆွေမှ ကျပ်ငွေ ၅ သိန်းနှင့် အခြားသော လှူဖွယ်ပစ္စည်းများကို ဝိုင်းအုပ် ဆရာတော်ကြီး အားပေး အပ် လှူဒါန်းခဲ့သည်။

ရွှန်ဆိုင်းလတ်အောင်



တပ်မတော်အစိုးရအနေနဲ့ အရင့်အရင် ကတည်းက ကာကွယ်စောင့်ရှောက်ခဲ့သည့် နည်းတူ အခုလည်း ပြည်သူလူထုရဲ့ လိုအပ်မှုကို အဓိကထားပြီး တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၊ NLD အစိုးရနဲ့ မိသားစု စိတ်ဓါတ်ထားပြီး ငြိမ်းချမ်းရေး ပီပြင်စွာ ရရှိလာစေရန် ဆောင်ရွက်ပေးဖို့ ကက်သလစ် အသင်းတော်အနေနဲ့ အင်မ တန်လိုလားတယ်။ အသင်းတော်အနေနဲ့

တိုက်နယ် အားဖြင့် ၂၁ နယ်ရှိကြောင်း၊ နယ်မြေ ကျယ်ပြန့်မှုအားဖြင့် ဆိုလျှင် စစ်ကိုင်းတိုင်း မြောက်ပိုင်း ဟူးမလင်းမြို့၊ ဝန်းတိုက်ကုန်းချောင်းနှင့်နာဂ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသတစ်လျှောက် ပါဝင်ကြောင်း၊ ပိုတာအို၊ ဇန်နဝေဒသ၊ ချင်းခေါင်ဒေသ အားလုံးနှင့်ဗန်းသာသနာ နယ်နိမိတ်များမှာ နမ့်ဆန်ချောင်းအထက်ပိုင်း တစ်လျှောက် ဖြစ်ကြောင်း၊ ဒေသခံရဟန်းအပါးပေါင်း

"ဘုရား၏သန့်ရှင်းသောမယ်တော် ဆုတောင်းပြည့်မယ်တော်ပွဲ"

"ပုသိမ်ရိုက်အုပ်သာသနာပိုင် ဟင်္သာတသာသနာတွင်နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော (၂၉) ကြိမ်မြောက်ဆုတောင်းပြည့် မယ်တော်ပွဲကိုမေ(၁ရက် ရက်မှ) ရက်ထိ စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ပါသည်။ ဤပွဲတွင်ပုသိမ် ရိုက်အုပ် ဆရာတော်ကြီး ဂျွန်မန်း ဆိန်းဟို ကြွရောက်ပြီးပါဝင်ဆုတောင်းပေးခဲ့ပါသည်။ မယ်တော်ပွဲအကြို ညနေတွင် မြို့ထဲသို့ မယ်တော်ဒေသစာရီ လှည့်လည်ပူဇော် ခဲ့ပါသည်။ မေလ ၂ ရက်နေ့တွင် အဖ ဆရာတော်ဘုရားမှ သံဇာတမိစ္ဆာကို ပူဇော်ပြီး မိစ္ဆာအတွင်းတွင် ဟင်္သာတ သာသနာမှ ကလေးငယ်များအား ခရစ္စမား အားပေးခြင်းကို ပေးခဲ့ပါသည်။ ခရစ္စမား အားပေးခြင်း ခံယူသည့်ကလေးငယ်များ မှာ ၂၅ ယောက်ရှိပါသည်။ မိစ္ဆာအပြီးတွင် ဆရာတော်နှင့် ခရစ္စမားအားပေးခြင်းခံ သောကလေးငယ်များအားလုံး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။ PTN-OSC



ဘုရားကျောင်း ရေစက်ချပွဲ

ရှားခဲ။ ပုသိမ်သာသနာ



ပုသိမ်ရိုက်အုပ်သာသနာပိုင် ရှားခဲ သာသနာအတွင်းရှိ ပိုင်အင်းကျေးရွာ တွင် စိန်ဂရေဂေါရီဘုရားကျောင်း ရေစက်ချ ပွဲကို ၇.၅.၂၀၁၇ နံနက် ၈:၀၀နာရီတွင် ပုသိမ် ဆရာတော် ဂျွန်မန်းဆိန်းဟို ကြွ ရောက်ခဲ့ပြီး ကောင်းချီးပေး ဖွင့်လှစ်ခဲ့ ပါသည်။

ဤပွဲတွင် အဖဆရာတော်ဘုရား နှင့်အတူ ရဟန်းတော်များ၊ ကိုရင်များ၊ စစ္စတာရ်များ၊ ဘာသာတူများ ကြွရောက် ခဲ့ပြီး ပါဝင် ဆုတောင်း ပေးကြပါသည်။ ပိုင်အင်းရွာသည် ကက်သလစ်ဘာသာတူ အိမ်ခြေ ၈၀ ကျော်ရှိကြောင်းနှင့် ရှားခဲ သာသနာတွင် ဘာသာတူအိမ်ခြေ အများ ဆုံး ရှိကြောင်း သတင်းရရှိပါသည်။

Pathein OSC

သေးငယ်သောပန်း စေတမန်သီလရှင်များဥပုသ်စောင့်ခြင်း

သေးငယ်သောပန်း စေတမန်သီ လရှင်အပါး(၂၀)သည် ဧပြီလ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ ဥပုသ်စောင့်ခဲ့ကြပါသည်။ သီလရှင်များ၏ ဝတ်စောင့်ပွဲတွင် လှိုင်ကော် သာသနာမှ Dominican ဘုန်းတော်ကြီး ဖာသာရ် Philip Soreh မှ လာရောက်ပို့ချ ပေးခဲ့ပါသည်။ သစ္စာသုံးပါးအကြောင်းကို စေ့စေ့စပ်စပ် သေသေချာချာ ဓမ္မသစ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ဓမ္မဟောင်း နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ပရော ဖက်တို့၏ဘဝနှင့် သွန်သင်ချက်များတို့နှင့် စပ်လျဉ်း၍ သစ္စာသုံးပါးခံသူတော်စင်များ မည်သို့ မည်ပုံနေထိုင်ကျင့်ကြံရန်လိုအပ် ကြောင်းပို့ချခဲ့သည်။ ထို့အပြင်အခြားသော ဗဟုသုတများကိုလည်းဝေမျှသွားခဲ့သည်။

ဥပုသ်စောင့်ခြင်းမှ သီလရှင်များ သည် ဝိညာဉ်ခွန်အားကျေးဇူးများစွာ ရရှိခဲ့ ကြပြီး အားရကျေနပ်ခဲ့ကြသည်။

သစ္စာသုံးပါးကို အခြေခံပြီး စိတ် သစ်၊ ကိုယ်သစ်၊ ဘဝသစ်ဖြင့် သာသန



အမှုတော်ကိုထမ်းဆောင်ရန် ဆန္ဒရှိကြ အကျိုးကျေးဇူးများကို (၅)ရက်တိုင်တိုင် Soreh အားကျေးဇူးတင်ကြောင်း သိရှိရ ကြောင်းနှင့် သစ္စာသုံးပါး၏ ကြီးမြတ်သော ဖော်ကျူးပေးသွားသော ဖာသာရ် Philip သည်။ D.ဖန်(ZSLF)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခြင်းအပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်ရေး ထားရှိမည်ဟု ရဟန်းမင်းကြီးရုံးတော်မှကြေငြာချက်ထုတ်ပြန်ခဲ့သည်

မြို့ဆိုခြင်း

ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံရာတွင်ရုံးခန်းအတွင်းမှ ထိုင်စောင့်နေခြင်းမဟုတ်ဘဲ အခန်းအပြင်အထိ ထွက်ကာ ကြိုဆိုခဲ့သည်။ ရဟန်းမင်းကြီးသည် အပြုအမူကို နိုင်ငံခေါင်းဆောင်များ အတွက်သာ ပြုလုပ်လေ့ရှိသည်။ အပြင်အထိ ထွက်ကြိုဆိုခြင်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသော လေးစားမှုကို ပြသခြင်းပင်ဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင်လည်း နှစ်ဦးစလုံး ပေါ့ပေါ့ပါးပါးရှိသည်ဟု သတင်းစာများက ဖော်ပြကြသည်။ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး စားပွဲတွင် ထိုင်မိကြသည်နှင့် စကားပြန်မထိုင်ခင်မှာပင် စတင်စကားပြောခဲ့ကြသည်။ မည်သည့် အကြောင်းအရာများ ပြောဆိုဆွေးနွေးသည်ကို ထုတ်ပြန်လေ့မရှိပါ။ တွေ့ဆုံစကားပြောချိန် ၂၃ မိနစ်ကြာသည်ဟုသာ သိရသည်။

လက်ဆောင်လဲလှယ်ခြင်း

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ချီးငှက်ပုံထွင်းထားသော ကျောက်ပြား လက်ဆောင်ပေးခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ၇ လက္ခဏာရှိသော ကြေးနီပန်းချီ တစ်ချပ်လက်ဆောင်ပြန်ပေးခဲ့သည်။ ကြေးနီပေါ်တွင် သဲကန္တာရမှ ပေါက်လာသော ပွင့်လန်းနေသည့် ပန်းပင်ဖြစ်သည်။ "တောကန္တာရ တို့သည် အထွက်တိုးသော စိုက်ခင်းများအဖြစ် ပြောင်းလဲလာလိမ့်မည်" ဟု သော ဟေရာယ၏ ကျမ်းပိုဒ်ကို ပုံဖော်ထားခြင်းဖြစ်သည်။ ခြောက်သွေ့နေတဲ့ ဆူးပင်ကနေ သီးပွင့်လာတယ်ဆိုတာ အတ္တစိတ်ကနေ ဝေမျှလိုစိတ်၊ စစ်ပွဲများကနေ ငြိမ်းချမ်းရေး ကို သွားရတဲ့ လမ်းခရီး တစ်ခုကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။" ဟု ဗာတီကန် ဝန်ထမ်းတစ်ဦးက ရှင်းပြခဲ့သည်။

ထို့နောက် ရဟန်းမင်းကြီးက သူ၏ ၂၀၁၇ နှစ် ငြိမ်းချမ်းရေး သဝဏ်လွှာ ကို လက်ဆောင်ပေးခဲ့သည်။ ထိုသဝဏ်လွှာမှာ အကြမ်းမဖက်သော နိုင်ငံရေး နည်းလမ်းများကို ညွှန်ပြထားခြင်း ဖြစ်သည်။ ထို့အတူ ရဟန်းမင်းကြီး ထုတ်ပြန်ထားခဲ့သည့် စာချွန်တော် နှစ်စောင်ကိုလည်း လက်ဆောင်အဖြစ် ပေးခဲ့သည်။ ထိုစာချွန်တော်များမှာ "ချစ်ခြင်း၏ ဝမ်းမြောက်ခြင်း" နှင့် "ဧဝံဂေလိ တရားတော်၏ ဝမ်းမြောက်သွယ်ရာ" တို့ ဖြစ်သည်။

တွေ့ဆုံအပြီး နှုတ်ဆက်ရာတွင် "ကျွန်ုပ်အတွက် ဆုတောင်းပေးပါ။" "သင့်ကို ကျွန်ုပ်၏ ဆုတောင်းမေတ္တာများတွင် အစဉ်သတိရပါမယ်။ ကျေးဇူးတင်ပါတယ်" ဆိုသည့် စာတန်းများကို ဗီဒီယိုဖိုင်တွင် ထိုးထားသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် လက်ဆွဲနှုတ်ဆက်



နိုင်ငံတော်၏ အတိုင်ပင်ခံ ရောက်ရှိစဉ် တာဝန်ခံ မွန်ဆီညော်မှ ခရီးဦးကြိုပြုခြင်း



အမှတ်တရ ဓါတ်ပုံ ရိုက်ကူးခြင်း



အမှတ်တရ လက်ဆောင်များ လဲလှယ်ကြစဉ်

The Holy See and the Republic of the Union of Myanmar, keen to promote bonds of mutual friendship, have jointly agreed to establish diplomatic relations at the level of Apostolic Nunciature, on behalf of the Holy See, and Embassy, on the part of the Republic of the Union of Myanmar.

သံတမန်ထူထောင်ခြင်းအား ဗာတီကန်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်

အပြီး ဦးညွတ်ကာ ထွက်ခွာခဲ့သည်။

သံတမန်ဆက်ဆံရေး ထူထောင်ခြင်း

ထိုသို့တွေ့ဆုံအပြီး မိနစ် ၉၀ အကြာတွင် ဒေါက်တာကြေငြာချက်ကို ဗာတီကန် က ထုတ်ပြန်ခဲ့သည်။

သန်ရှင်းသော ဥသျှောင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ တို့သည် အပြန်အလှန်ထားရှိသော မိတ်သဟာယကို မြှင့်တင်လိုသည့် ပြင်းပြသော ဆန္ဒကြောင့် သန်ရှင်းသော ဥသျှောင်မှ တမန်တော်ဆိုင်ရာ ကိုယ်စားလှယ်ရုံး ဖွင့်ပြီး မြန်မာနိုင်ငံမှ သံရုံးဖွင့်သည်အထိ သံတမန် ဆက်ဆံရေး ထူထောင်ရန် ပူးတွဲသဘောတူ ခဲ့ကြသည်။

သံတမန်ဆက်ဆံရေး ထားရှိခြင်းဖြင့် မြန်မာနိုင်ငံအား ပုပ်ရဟန်းမင်းကြီးအနေနှင့် ထိရောက်သော အကူအညီများ ပိုမိုပေးနိုင်မည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး များတွင် အကူအညီ အထောက်အပံ့များစွာ ဖြစ်နိုင်သည်။

မြန်မာပြည်၏ ကက်သလစ် ဘာသာဝင် ဦးရေမှာ ၆၅၉၀၀၀ သာရှိသော်လည်း ကာဒီနယ်တစ်ပါး ခန့်အပ်ပေးခြင်း ယခုကဲ့သို့ သံတမန် ဆက်ဆံရေး ထူထောင်ခြင်းတို့သည် မြန်မာနိုင်ငံအပေါ် ထားရှိသော ဗာတီကန်၏ စေတနာကောင်းများကို ခံစားနားလည်နိုင်သည်။

ဗာတီကန်သည် မြို့ပြနိုင်ငံငယ်လေး တစ်ခုသာ ဖြစ်သော်လည်း နိုင်ငံပေါင်း ၁၈၂ နိုင်ငံနှင့် သံတမန် ဆက်သွယ်ရေး ထားရှိပြီး မြန်မာနိုင်ငံသည် ၁၈၃ မြောက်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့ကုလ သမဂ္ဂတွင်လည်း ကိုယ်စားလှယ် နေရာတစ်ခုရရှိထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗာတီကန် နိုင်ငံ၏ အတွင်းရေးမှူး ကာဒီနယ် ပါရီးလင်း နှင့်လည်း သီးခြား တွေ့ဆုံခဲ့သည်။

CBCM-OSC



စိန်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်များ အသင်းဂိုဏ်းတည်ထောင်ခြင်း ၇၅ နှစ်ပြည့် ဝမ်းသာကျွေးမွေးခွင့်ရရှိရန်

ပုသိမ် ဝမ်းသာကျွေးမွေးခွင့်ရရှိရန် ၂၃ - ၃၀ မေ ၂၀၁၇



စိန်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်များ အသင်းဂိုဏ်းတည်ထောင်ခြင်း ၇၅ နှစ်ပြည့် စိန်ရတု ဂျူဘီလီကို အသင်းဂိုဏ်း၏ ဌာနချုပ်တည်ရှိရာ ပုသိမ်မြို့၊ မရမ်းချောင်းတွင် သုံးရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဧပြီ ၂၈ ရက် ညပိုင်းတွင် အက ပဒေသာဖြင့် ဂျူဘီလီပွဲတော်ကို ခမ်းနားစွာ လှပစွာ တင်ဆက်ကာ ဂျူဘီလီ၏ အနှစ်သာရကို ဖော်ဆောင်ပေးခဲ့သည်။ ၂၉ ရက် နံနက်တွင် မစ္စား တရားတော်မြတ်ဖြင့် ရာသက်ပန်သစ္စာဆိုခြင်း နှင့် ဂျူဘီလီရင် ဘရာသာများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ညပိုင်းတွင် Fr. နီကော ဦးဆောင်သော Divine Touch တေးဂီတ အဖွဲ့၏ စတိတ်ရှိုး အစီအစဉ်ဖြင့် ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲ မစတင်မီ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီမှ ဘရာသာရ် များအား ဂုဏ်ပြုစကားဆိုခဲ့သည်။ သူ၏ မိန့်ခွန်းတွင် သူ့ခေါ်တော်မူခြင်း အကြောင်းကိုလည်း ဝေမျှသက်သေခံခဲ့သည်။



အသင်းဂိုဏ်း၏ အစ

အောက်မြန်မာပြည် ဂိုဏ်းချုပ်ဆရာတော်ကြီး ဖရက်ဒရစ်ပရိုဗိတ် က ၁၉၄၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အခက်အခဲ အမျိုးမျိုးကြားမှ စတင်တည်ထောင်ခဲ့သည်။ အသင်းဂိုဏ်း၏ ပထမဦးဆုံး အသင်းဝင်ဖြစ်သည့် လူငယ်လေး မောင်ညွန့်သည် ဘရာသာရ် ပါစကား ဟု အမည်နာမ ခံယူကာ ၁၉၄၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဆရာတော်ကြီးထံမှ ဝတ်ရုံ သင်္ကန်း ခံယူခဲ့သည်။ အသင်းဂိုဏ်းတည်နေရာအား ပုသိမ်သာသနာ ဓမ္မိကျေးရွာတွင် ထားရှိခဲ့သော် လည်း ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ပုသိမ်မြို့၊ မရမ်းချောင်း ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး ယခု ထိုတိုင် အသင်းဂိုဏ်း၏ ဌာနချုပ်ဖြစ်တည်ရှိနေဆဲဖြစ်သည်။

ဘရာသာရ်ဂိုဏ်း၏ တမန်တော်လုပ်ငန်းများ

တိုင်းရင်းသား စိန်ဖရန်စစ်ဇေးဗီးယား ဘရာသာရ်ဂိုဏ်းသည် ပြည်တွင်း၌ တည်ထောင်သော ဂိုဏ်းဖြစ်၍ မြန်မာပြည်တစ်ခုလုံးနှင့် သက်ဆိုင်ကာ ဆရာတော်များ၊ ရဟန်းတော်များ၏ တောင်းဆိုမှုကို တမန်တော်စိတ်အား ထက်သန်မှုဖြင့် ပေးဆပ်ခဲ့ ပေးနေဆဲဖြစ်ပါသည်။ ဘော်ဒါကျောင်းသားများကို ကြည့်ရှုပေးခြင်း၊ ဓမ္မသင်တန်းကျောင်းများတွင် အကူအညီပေးခြင်း၊ ရဟန်းများ သွားရောက် ကျောင်းမထိုင်နိုင်သေးသော သာသနာနယ်များတွင် သွားရောက်နေထိုင်ဦးဆောင်ခြင်း၊ တမန်တော်လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ဂိုဏ်း၏အစီအစဉ်နှင့် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သက်ဆိုင်ရာဒေသခံဆရာတော်၊ ရဟန်း

ဧပြီ ၃၀ ရက်နေ့ နံနက် ၆ နာရီတွင် ဂျူဘီလီမစ္စားတရားတော်မြတ်ကို ကာဒီနယ် ချားလ်ဘို မှ ဦးဆောင်ကာ ဆရာတော်ကြီး လေးပါးနှင့် ရဟန်းတော် အပါး ၈၀ ခန့် ခြံရံကာ ခမ်းနားစွာ ကျင်းပခဲ့သည်။ ဩဝါဒတွင် ကာဒီနယ်ချားလ်ဘို က ဘရာသာများ၏ ပေးဆပ် စွန့်လွှတ်ခြင်းများအတွက် အသင်းတော် ကိုယ်စား ကျေးဇူးတင်ခဲ့သည်။ ဘရာသာများ အကြားတွင် ခေါင်းဆောင်မှု အရည်အချင်းမြှင့်တင်ရန်၊ စည်းလုံးညီညွတ်စွာ ရဲဘော်ရဲဘက် စိတ်ထားမွေးမြူရန်၊ အသင်းဂိုဏ်း၏ စည်းမျဉ်းဥပဒေများအား ပြန်လည် သုံးသပ် အတည်ပြု နိုင်ရန် အကြံပြု ခဲ့သည်။

ပွဲတော် ကျင်းပရာတွင် ကြိုဆိုညွှန်ခံရေး၊ အစားအသောက်၊ ဧည့်ခံဖျော်ဖြေရေး၊ ဝတ်ပြုကုံးကွယ်ခြင်း စသဖြင့် အဖက်ဖက်မှ ပြည့်စုံအောင် စီစဉ်ဆောင်ရွက် ထားသည်မှာ လွန်စွာ အားရကျေနပ်ဖွယ်ရာ ကောင်းလှပါသည်။



တော်များ ၏ အစီအစဉ်အရသာ လုပ်ဆောင်ကြပါသည်။

ဒုတိယတမန်တော်လုပ်ငန်းအနေဖြင့် မစ္စားအတွင်း အသုံးပြုသော မြင့်မြတ်ရာများ၊ ဓမ္မတေးသီချင်းများ ပြုစုရေးသားခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများကို ဦးဆောင်ပေးခြင်း၊ ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဂျိုးဖြူလမ်းရှိ စာပုံနှိပ်တိုက်လုပ်ငန်း၊ ပုသိမ်မြို့၊ ဆားငန်ကုန်းရပ်ကွက်ရှိ မိဘမဲ့ကလေးများကျောင်း၊ ကနစိုးကုန်းတွင် ဝင်လိုသူ ကျောင်းနှင့် ပူးတွဲ၍ ဖွင့်လှစ်ထားသော ဘော်ဒါကျောင်း၊ ပုသိမ်-ပင်လယ်သာသနာအိုင်မကျေးရွာတွင် ဘရာသာရ်ဂိုဏ်းပိုင် ဥယျာဉ်မြေ၌ ဘရာသာရ်ကျောင်းဖွင့်လှစ်၍ တမန်တော်လုပ်ငန်း လုပ်ဆောင်ခြင်း၊ ဗဟိုမရမ်းချောင်းတွင် ဂိုဏ်းပိုင်လယ်ယာများကို ဂိုဏ်းဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ခြင်း၊ ပုသိမ်-ကျိုက်လတ်သာသနာပိုင် ကျုံးပဒုတ် ကျေးရွာရှိ လယ်မြေများ၊ သာ ပေါင်းမြို့နယ်ပိုင် တောင်ယာကုန်းကျေးရွာတွင် ဥယျာဉ်မြေကြည့်ရှုခြင်း စသည်တို့ ဖြစ်ပါသည်။

တတိယအမျိုးအစား တမန်တော်လုပ်ငန်းမျိုးမှာ ထင်ရှားမှုမရှိသော လုပ်ဆောင်ချက်တစ်ရပ်သာ ဖြစ်ပြီး ဘရာသာရ်များသာမဟုတ် လူတိုင်းလုပ်ဆောင်နိုင်သော ဆုတောင်းခြင်း၊ ပူဇော်ခြင်း၊ ခြိုးခြံခြင်းတို့ဖြင့် သူငယ်တော်ယေရှု၏ သံတာထရေးဇာလေးကဲ့သို့ လုပ်ဆောင်သော တမန်တော်လုပ်ငန်းမျိုးဖြစ်ပါသည်။ ထိုနည်းမှာအတိုင်းတိုင်း အပြည်ပြည်သို့ သွားရောက်သာသနာပြုလုပ်ဆောင်ခဲ့သော စိန်ဖရန်စစ်ဇေးဗီးယား လုပ်ဆောင်မှု၏ အကျိုးရလဒ်နှင့် တူညီသည်ဟု အသင်းတော်က ဆိုထားပါသည်။

ရာသက်ပန်သစ္စာခံယူပွဲနှင့် ဂျူဘီလီကျေးဇူးတင်မိတ္တူတရားတော်မြတ်ပြုလုပ်ချီးမွမ်း

တောင်ငူသာသနာ မိတ်သလင် တောင်တိုက်နယ်၊ တောင်နန်းချိုအောက် ကျေးရွာနေ သမီး Sr. ဘက်နက်ဒက်မြတ် နှင်းနှယ်၏ ရာသက်ပန်သစ္စာခံယူပွဲမိခင်ဖြစ်သူ ဒေါ်မာရီးယာကာမေးလာ(ခ) နန်းမူ၏(၆၆)နှစ်ပြည့်မွေးနေ့အခမ်းအနားအစီအစဉ် Sr. Agnes Hilary ပေးပေးခဲ့သော သီလရှင်ဝါတော်နှစ် (၅၀)ရွှေစင်ဂျူဘီလီနှင့် မောင်ဖြစ်သူ Rev. Fr. Peter ကျော်တင့်၏ ရဟန်းဝါတော်(၃၅) ဝါပြည့် ကျေးဇူးတင်မိတ္တူ၊ ဂုဏ်ပြုခြင်းပွဲကို (၁၉-၂၀.၄.၂၀၁၇)နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၁၉.၄.၂၀၁၇ ညနေ ၄:၃၀

နာရီတွင်မှတ်တိုင် ကောင်းချီးပေးခြင်း၊ မယ်တော်ပုတီးစိပ်ခြင်း အပြီးတွင် မွေးနေ့နှင့် ဂျူဘီလီကိတ်ခွဲကာ ညနေစာသုံးဆောင်ခဲ့ပါသည်။ ညဂုဏ်ပေးပွဲတွင် ပွဲနေ့ရှင်များ အားဂုဏ်ပြုနှုတ်ဆက်ပြီး (၂၀.၄.၂၀၁၇) နံနက် (၆:၀၀)နာရီတွင် ဘုရား၏မိခင်မယ်တော်မာရီးယားဘုရားကျောင်းတော်၌ ကျေးဇူးတင်မိတ္တူကို ရဟန်းတော်(၉)ပါးတို့မှတင်ပူဇော်ပေးကာ သီလရှင်(၁၈)ပါး၊ ကိုရင်(၁)ပါးနှင့် ဘာသာတူ(၅၀၀)ကျော် ပါဝင်ဆုတောင်းခဲ့ကြပါသည်။ ဒက်ဇူးမယ်(ISR)



စစ္စတာရ်ဒေးနစ် ဂျာတောင်၏ သီလရှင်ဝါတော် (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲတော်



ကချင်ပြည်နယ်၊ ကက်သလစ်သာသနာတော်ကြီးအတွင်း သာသနာပြု သီလရှင်ဂိုဏ်းများစွာထဲမှ စိန်ဂျိုးဇက် သီလရှင်ဂိုဏ်း၏ ငွေကြယ်ပွင့်တစ်ခု ဖြစ်သည့် သီလရှင်ကြီး စစ္စတာရ် ဒေးနစ် ဂျာတောင်၏ သီလရှင်အမှုတော်မြတ် ထမ်းဆောင်ခြင်း ဝါတော် (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီ ပွဲတော်မြတ်ကြီးကို ဧပြီလ ၁၇ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်ရှိ စိန်မေရီ ကက်သလစ် ဘုရားကျောင်း၌ ကျင်းပခဲ့သည်။

တွယ်တာသမျှ အရာအားလုံးစွန့်ပြီး သခင်ခရစ်တော်အတွက် သန့်ရှင်းဖြူစင်တဲ့ဘဝဖြင့် ဆက်ကပ်ခဲ့တယ်။ အင်မတန်ဂုဏ်ပြုချီးကျူးရပါတယ်။ လူငယ်တွေ အားလုံးအတွက်လည်း စံနမူနာပဲ ဖြစ်ပါတယ်။ စစ္စတာရ်ကြီး၏ လမ်းညွှန်မှု၊ ကြိုးစားအားထုတ်မှုများကြောင့် ကောင်ကင်နိုင်ငံဝင်ရောက်နိုင်ခဲ့တဲ့သူတွေ အများကြီးရှိမှာပါ။ သခင်ခရစ်တော်ကိုလည်း ကျေးဇူးတင်တယ်"ဟု မွန်စီညော် ဖရန်စစ်လွန်းဒေါင်က ဂျူဘီလီ မိတ္တူတရားတော်မြတ်ကြီး၌ မိန့်ကြားခဲ့သည်။

"သခင်ခရစ်တော်ဟာ တပည့်တော်ကြီး ၁၂ ပါးကို ရွေးချယ်ခန့်အပ် ချိန်ခမည်းတော်ဘုရားထံ ဦးစွာ ဆုတောင်းခဲ့တယ်။ သူ့ကိုယ်စား ယုံကြည်ခြင်းအတွက် သက်သေခံဖို့ သာသနာတော်ကြီး ပြန့်ပွားဖို့ ရွေးချယ်ခဲ့ခြင်းပင်ဖြစ်တယ်။ ဂျူဘီလီရှင် စစ္စတာရ်ကြီးလည်း ပါဝင်ရွေးချယ်ခံခဲ့ခြင်းပင်ဖြစ်ပါတယ်။ ဂုဏ်ယူ ဝမ်းမြောက်ရမဲ့ အရာပဲဖြစ်တယ်။ ရှင်မာတေဦး ၁၉ မှာ 'လူငယ်တစ်ဦးဟာ ကျွန်တော် ပညတ်တော်တွေကိုလိုက်နာကျင့်သုံးတယ်။ ထာဝရအသက်ရှင်ခြင်းရဖို့ ဘာတွေလိုဦးမလဲဆိုပြီး သခင်ခရစ်တော်ကို မေးမြန်းချိန်ကိုယ်တော်က 'လောကမှာ သင်ပိုင်ဆိုင်သမျှ အရာအားလုံးစွန့်လွှတ်ပြီး ငါ့နောက်သို့လိုက်ပါ' ဟုပြန်ပြောတဲ့အခါ လူငယ်ကမလိုက်နာနိုင်ခဲ့ဘူး။ လူတိုင်း မိမိပိုင်ဆိုင်တဲ့ မိဘ၊ ဆွေမျိုး၊ ဂုဏ်၊ စည်းစိမ်၊ ဥစ္စာပစ္စည်းများကို စွန့်ပြီးသခင်နောက်တော်သို့ လိုက်ဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါပေမဲ့ ဂျူဘီလီရှင်ဟာ

နာခံခြင်း၊ ဆင်းရဲခြင်း၊ သန့်ရှင်းခြင်းဆိုသည့် သီလရှင်များ လိုက်နာကျင့်သုံးရမည့် ဝတ်တရားတော်မြတ်များရှိပြီးနောက် ဆုံးအရေးအကြီးဆုံး အချက်မှာ ဒုက္ခဆင်းရဲရောက်ချိန် ကိုယ်တော်နှင့်အတူ ရှိခြင်းပင်ဖြစ်ကြောင်းနှင့် ဂျူဘီလီဆိုသည့်အရာသည် ထပ်ဆင့်ကြိုးစားအားထုတ်သွားရန် ဘဝသစ်၊ ခွန်အားသစ်များဖြစ်ကြောင်း၊ ခွန်အားသစ်နှင့်အတူ ဆက်လက်ပြီး အမှုတော်မြတ်ကို ထမ်းဆောင်နိုင်ဖို့ဖြစ်ကြောင်း မွန်စီညော် ဖရန်စစ်လွန်းဒေါင်က ထပ်မံမိန့်ကြားခဲ့သည်။

၎င်း ငွေစင်ဂျူဘီလီ ပွဲတော်သို့ ဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါင်တန်နှင့်အတူ မွန်စီညော် ဖရန်စစ်လွန်းဒေါင်၊ ဘုန်းတော်ကြီး ပေါလ်ဝိန်ထေလွန်းဒေါင်၊ ဘုန်းတော်ကြီး ဒေါက်တာ ပီတာခါးအောင်တူး၊ ဘုန်းတော်ကြီး လွင်မောင်အောင်၊ ဘုန်းတော်ကြီးအလားတန်ဆိုင်နှင့် ဂိုဏ်းအသီး

သီးမှ သီလရှင်အပါး (၂၀) ထက်မနည်း ပါဝင်ခဲ့ကြသည်။

ကချင်စုမိခင်များမှ သီးသန့်ဂုဏ်ပြုတေးသီချင်း တစ်ပုဒ်ဖြင့်သော်လည်းကောင်းလူငယ်မောင်မယ်များမှ "Nang H pang Hkan Na" အမည်ရကချင်သီချင်းနှင့်အတူ သီဆိုဂုဏ်ပြုခဲ့ကြပြီး၊ ကချင်ရိုးရာသံစုံသီးဝိုင်း (Madum Sumpi Hpung) အဖွဲ့တို့မှလည်း ရိုးရာသံစုံ သီးလုံးများဖြင့် ဂျူဘီလီရှင် စစ္စတာရ်ကြီးအား အထူးဂုဏ်ပြုခဲ့ကြသည်။

သိုးထိန်းဆရာတော်ကြီးနှင့်အတူ ရဟန်းများ၊ ဂိုဏ်းအသီးသီးမှ သီလရှင်များ၊ ဂျူဘီလီရှင်နှင့် ဂျူဘီလီရှင် စစ္စတာရ်ကြီး၏ မိဘနှစ်ပါးတို့အား ကချင်စု ကက်သလစ် မိသားစုများမှ ကချင်ရိုးရာ ထမင်းပလိုင် (Magun Shat Lit) များနှင့် သီးသန့်ဂုဏ်ပြုခဲ့ကြပြီး လူဦးရေ ၄၀၀ ထက်မနည်း တက်ရောက် ပါဝင်ခဲ့ကြသည်။

"ဒီနေ့မှာ အင်မတန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မရဲ့ ငွေစင်ဂျူဘီလီဖြစ်မြောက်ရေးအတွက် ကြိုးကြိုးစားစားနဲ့လုပ်ဆောင်ပေးကြတဲ့ သူတွေနှင့် ကိုယ်တိုင်

အဘက်ဘက်က ကူညီပေးခဲ့ကြတဲ့ကျေးဇူးရှင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ကျွန်မလည်း အားလုံးအတွက် ဆက်ပြီး ဆုတောင်းပေးနေမှာပါ"ဟု ဂျူဘီလီရှင် စစ္စတာရ်ကြီးက ပြောကြားခဲ့သည်။

စစ္စတာရ်ကြီးသည် ဦးအင်တောန်ခွန်းတန်နှင့် ဒေါ်ပလောင်းကိုင်တို့၏သား သမီးရတနာ (၅) ဦးမှ အကြီးဆုံးသမီးရတနာ ဖြစ်သည်။ စစ္စတာရ်ကြီး၏မွေးရပ်ဇာတိမှာ မြစ်ကြီးနားမြို့၊ ဒုကထောင်ရပ်ကွက်ဖြစ်ပြီး မိဘနှင့် မိသားစုဝင်များသည် နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များပင်ဖြစ်ကြသည်။

မိသားစုဝင်များထဲမှ စစ္စတာရ်တစ်ပါးတည်းသာ ကက်သလစ် ခရစ်ယာန် ဘာသာဝင်ဖြစ်ပြီး သီလရှင်ဝတ်ပြီးနောက် လားရှိုးသာသနာ- မိုးကုတ်မြို့၌သော်လည်းကောင်း မန္တလေးသာသနာ- မန္တလေးမြို့တွင်လည်းကောင်း၊ မြစ်ကြီးနားသာသနာ- မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက် ရှိ စိန်ဂျိုးဇက် သီလရှင်ကျောင်းတိုက်၌ လည်းကောင်း အမှုတော်မြတ် ထမ်းဆောင်ခဲ့ပြီး လက်ရှိချိန် ရန်ကုန်သာသနာ ရန်ကုန်မြို့



လာရောက်ပြီး ဆုတောင်းပေးကြတဲ့သူအားလုံးကိုလည်း ကိုယ်တော်ရှင် ဒီထက်မက ကောင်းချီးပေးပါစေ။ သိုးထိန်းဆရာတော်ကြီးကိုယ်တိုင် လာရောက်ပေးတဲ့အတွက် အရမ်းပဲဝမ်းသာပါတယ်။ (၂၅)နှစ်တိုင်တိုင် ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်း လမ်းစဉ်မှာ အမှုတော်မြတ် ထမ်းဆောင်ခွင့်ရဖို့

တွင် အမှုတော်မြတ် ထမ်းဆောင်နေသည့် စိန်ဂျိုးဇက်သီလရှင် တစ်ပါးပင်ဖြစ်သည်။
ဂျွန်ဆိုင်လတ်အောင်

စတုတ္ထအကြိမ်မြောက် ဗန်းမော်ဂိုဏ်းအုပ်သာသနာနယ်လုံးဆိုင်ရာ ကက်သလစ်လူငယ်များ၏ နီးနှောဖလှယ်ပွဲ

ဗန်းမော်ဂိုဏ်းအုပ် သာသနာနယ် လုံးဆိုင်ရာ ကက်သလစ်လူငယ်များ၏ စတုတ္ထ အကြိမ်မြောက် နီးနှောဖလှယ် ပွဲ အခမ်းအနားကြီးကို ဗန်းမော်မြို့နယ်၊ နန်းလှိုင်ကျေးရွာ စိန်မိုက်ကယ် ဘုရား ကျောင်းဝင်း၌ ဧပြီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ခြိမ်းခြိမ်းသဲသဲ ကျင်းပခဲ့သည်။

အဆိုပါ လူငယ်နီးနှောဖလှယ်ပွဲ တော်တို့ ဂိုဏ်းအုပ်ဆရာတော်ကြီး ရေမွန် ဆွမ်လွတ်ဂမ် ကိုယ်တိုင် ကြွရောက်ခဲ့ပြီး လူငယ်များသည် ဘာသာရေးကဏ္ဍများ၌ သောလည်းကောင်း နိုင်ငံရေးနှင့်အခြား မည်သည့်ကဏ္ဍများတွင်မဆို မိမိဘဝကို ဘုရားသခင်ထံ အပ်နှံပြီး လူငယ်များ အချင်းချင်း တက်ညီလက်ညီတူယှဉ်တွဲ စွာဆောင်ရွက်မည်ဆိုလျှင် အောင်မြင်မှု များရရှိမည်ဖြစ်ကြောင်းနှင့် မည်သည့်လုပ်ငန်းကိုမဆို ဘုရားသခင်ကို ဦးထိပ်ထား ပြီး လုပ်ကိုင်ရမည် ဖြစ်ကြောင်း လူငယ်များ အား မိန့်ကြားတော်မူခဲ့သည်။ “ဒီနှစ် တက်ရောက်လာခဲ့တဲ့ လူငယ်တိုင်းမှာ ထူးခြားမှုတစ်ခုတွေ့ရတယ်။ ဘာလဲဆိုတော့ မိမိရဲ့ယုံကြည်ခြင်းမှာအင်မတန် စိတ်အားထက်တန်တာကို မြင်ရတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီပွဲမှာလူငယ် အင်အား စုစုပေါင်း ၈၀၀ လောက်ပဲ မှန်းထားတာ။ ဒါပေမဲ့ ခန့်မှန်းထားတဲ့ အဆင့်ကိုကျော်တယ်။ အများကြီးရောက်လာတယ်။ ချမှတ်ထားတဲ့ ပွဲတော်စည်းကမ်းတွေကို လိုက်နာကြတယ်။ သင်တန်းပို့ချခြင်းမှာလည်း အိပ်ငိုက်နေတာမျိုးသိပ် မတွေ့ရဘူး။ စိတ်ပါလက်ပါရှိကြတယ်လို့ မြင်တယ်” ဟု ဗန်းမော် သာသနာနယ်လုံး



ဆိုင်ရာ လူငယ် ဒုက္ခက္ခဋ္ဌ က ပြောသည်။ အဆိုပါနီးနှောဖလှယ်ပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်များမှာ ဘုန်းတော်ကြီးတိုက် နယ်အသီးသီးမှ လူငယ်မောင်မယ်များ အချင်းချင်း တွေ့ဆုံရင်းနှီးလာစေရန်၊ လူငယ်များ ယုံကြည်ခြင်း၌ ပိုမိုခိုင်မာလာစေရန်နှင့် မိမိ၏ အသင်းတော်အကြောင်း၊ လက်ရှိလူငယ်များ၏ စိန်ခေါ်မှုများကို ပိုမိုနားလည်လာစေရန် ရည်ရွယ်ချက်များဖြစ်ကြောင်း သိရသည်။ “လူငယ်တွေအနေနဲ့မိမိတို့၏ အသင်း တော်၊ မိမိတို့၏ ယုံကြည်ခြင်းကို နားလည် ရန် ပိုမိုကြိုးစားရမယ်။ ဘယ်နေရာမှာဘာပဲ လုပ်လုပ် ယုံကြည်ခြင်းမရှိလျှင်

ဒုက္ခ အခက်အခဲများစွာ ကြုံတွေ့ရတတ်တယ်။ ယုံကြည်ခြင်းရှိပြီး သခင်ခရစ်တော်နဲ့ အတူ လျှောက်လှမ်းမယ် ဆိုရင်တော့ အရာရာ တိုင်းမှာ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှု ပန်းတိုင်ကြီးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်” ဟု ဒုက္ခက္ခဋ္ဌ မောင်မခါ ဘရန်မိုင်က ပြောသည်။ ကက်သလစ်အသင်းတော်နှင့် ယုံကြည်ခြင်းအကြောင်းကို ဘုန်းတော်ကြီး မုန်းဆောင်မှ ပို့ချသင်ကြားပေးပြီး၊ မြန်မာ နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ သံယံဇာတခွဲဝေရေး စသည့် အကြောင်းအရာများအား ဆရာမဒေါ်ခေါန်ဂျာ၊ မျိုးစောင့်ဥပဒေနှင့် ကက်

သလစ်အသင်းတော်၏ လက်ထပ်ထိမ်းမြားခြင်းအကြောင်းအား ဘုန်းတော်ကြီး ဘော်စကို ဘိုဘို၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း စသည့် အကြောင်းအရာများကို သီးသန့်ဆွေးနွေးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်သိကောင်းစရာများကို ဆရာတော်ကြီးရေမွန်ဆွမ်လွတ်ဂမ်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်းကို ဘုန်းတော်ကြီး နော်ဇော်လတ်၊ လူငယ်နှင့် ဓမ္မကျမ်းစာ အကြောင်းကို ဦးပဉ္စင်းကြီး ကိုလန်ဘန် လဒီးတို့မှ အသီးသီး ပို့ချသင်ကြား ပေးခဲ့ကြောင်း သိရသည်။ ၎င်း နီးနှော ဖလှယ်ပွဲတော်တို့ ဘုန်းတော်ကြီးတိုက်နယ် ၁၃ နယ်မှလူငယ် အင်အား စုစုပေါင်း ၁၂၀၉ ယောက် တက်ရောက်ပါဝင်ခဲ့ကြပြီး ဘုန်းတော်ကြီးတိုက်နယ် အသီးသီးမှ လူငယ်များ ပြင်ဆင်လာသည့် အကပဒေသာယှဉ်ပြိုင်ကပြခြင်း၊ ကွာယာ (senhkum) သီဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အကပဒေသာ ယှဉ်ပြိုင်ခြင်းတွင် ပထမဆုကြီးကို ပန်ခပ်ဘုန်းတော်ကြီးတိုက် နယ်မှ လူငယ်များ ဆွတ်ခူးပိုင်ဆိုင်သွားခဲ့ပြီး ကွာယာသံစုံ သီဆိုယှဉ်ပြိုင်ခြင်းတွင် ဒိန်ဆိန်း ဘုန်းတော်ကြီးတိုက်နယ်မှလူငယ်များနှင့် ဇော်ဘုန် ဘုန်းတော်ကြီးတိုက်နယ်မှ လူငယ်များ အသီးသီး ဆွတ်ခူးသွားခဲ့ကြကြောင်း သိရသည်။ ထရေဇားအားပန်

မြစ်ကြီးနားတိုက်နယ် လူငယ်များ၏ နွေရာသီသင်တန်း

မြစ်ကြီးနား ဘုန်းတော်ကြီးတိုက် နယ်ကက်သလစ်လူငယ်များ၏ ၂၀၁၇ ခုနှစ် နွေရာသီသင်တန်းကို ဧပြီလ ၁၀ ရက်မှ ၁၇ ရက်ထိ မြစ်ကြီးနားမြို့၊ စိန်ဖရန်စစ်ဇေးဗီးယား အမျိုးသား ဘော်ဒါ ဆောင်နှင့် အမျိုးသမီးဘော်ဒါဆောင်တို့၌ ပို့ချသင်ကြားခဲ့သည်။ ၎င်းသင်တန်းတွင် မြစ်ကြီးနား တာဝန်ခံ ဘုန်းတော်ကြီး ဒေါက်တာ ပီတာ ခါးအောင်တူး (မ.က.န လူထု ဆက်သွယ်ရေး တာဝန်ခံ) ကိုယ်တိုင် သတင်းမီဒီယာနှင့် ပတ်သတ်သည့်ပညာရပ်ကို ပါဝင်ပို့ချပေးခဲ့ပြီး Facebook Culture ပညာရပ်အား ဆရာအင်ဂျောင် ဘရန်မိုင်၊ Youth & Education ပညာရပ်ကို ဆရာဘရန်မိုင် (မြစ်ကြီးနား သတင်းဂျာနယ်တာဝန်ခံ)၊ Living Positive ပညာရပ်ကို ဆရာပေါလ်အူဒီအောင်လတ်၊ ပါစကားအကြောင်း သိကောင်းစရာများကို



ဘရာသာရ် ကြည်မိုနှင့် စက္ကရမင်းတူး အကြောင်းများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မြစ်ကြီးနား ဘုန်းတော်ကြီးတိုက်နယ် အတွင်း ရှိ ရပ်ကွက်အသီးသီးနှင့် ဆရာတစ်ပိုင်အသီး

သီးမှ လူငယ်များ စုစုပေါင်း ၁၂၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ Ko John

aE&moMi , biwef



တောင်ငူသာသနာ၊ မိတ်သလင် တောင်တိုက်နယ်တွင် ကက်သလစ်လူငယ် သင်တန်းကို (၂၀.၄.၂၀၁၇ မှ ၂၄.၄.၂၀၁၇) အထိ တိုက်နယ် ဓမ္မရုံ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

Rev.Fr. ရီးချက်၊ Rev. Fr. Martin ဝင်းဦး၊ Rev. Fr. ရော့ကို၊ Sr. Judith မိငယ်၊ Sr. B. မြတ်နင်းနွယ်၊ ဆရာမ ထရေးဇာ၊ ခို၊ စောဝီလျံထွဋ်နှင့် ဝဏရွှေတို့မှ ပို့ချ ပေးပြီး သာသနာ အမာခံ လူငယ် များ ပါဝင်ပံ့ပိုးပေး ခဲ့ပါသည်။ ပါဝင်တက်ရောက် သူ (၁၀၈) ဦး ခန့်ရှိပါသည်။

ဒက်ဇူးမယ် (ISR)

တနိုင်း ကက်သလစ်လူငယ်များ TCY ၏ နွေရာသီသင်တန်း

တနိုင်းဘုန်းတော်ကြီးတပိုင် ကက် သလစ်လူငယ်များ၏ နွေရာသီသင်တန်း ကိုနှစ်စဉ်နှစ်တိုင်းကျင်းပနေ၍ ယခုနှစ်အတွက် မေလ ၂၆ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ တနိုင်းမြို့၊ ကင်ဆားရာ ရပ်ကွက်ရှိဘုရား ကျောင်းဝန်းတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းသို့ ကျောင်းထိုင် ဘုန်းတော်ကြီး ကွန်ဘူလဆိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဓမ္မဆရာ၊ ဆရာမများ၊ မိခင်၊ ဖခင်များမှ လူငယ်များအားလုံး ကောင်းမွန်စွာ သင်ကြားမှု ခံယူနိုင်စေရန် တာဝန်ယူ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ လက်ထပ် ထိမ်းမြားခြင်း စက္ကရမင်းတူး အကြောင်းကို ဖာသာရ်စောဖိုးခွား၊ လူငယ် နှင့်ယုံကြည်ခြင်းအကြောင်းကို ကိုဆိုင် ဉာဏ်လင်း၊ မရွယ်နန်နှင့် မဆန်လုရာ တို့မှပို့ချပေးခဲ့ပြီး အောင်မြင်ခြင်းနှင့်အသင်း



တော်သမိုင်းကို ကိုခွန်းမော်၊ သမ္မာကျမ်းစာ တော်မြတ်အကြောင်းကို မိုင်လီဆိုင်နှင့် ဝီတ ပညာရပ်ကို ကိုတူးနန်တို့မှ ပို့ချပေး ခဲ့ကြ သည်။

အထူးအစီအစဉ်အဖြစ် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး Pat Ja San ခေါင်းစဉ်ဖြင့် ပြဇာတ် ယှဉ်ပြိုင်ခဲ့ရာ

အောင်မြင်သူများအား PJS အဖွဲ့မှတာဝန် ရှိသူများဖြစ်သည့် ဆရာ ဒါဘန်၊ ဆရာ နော်တောင်တို့မှ ဆုလက်ဆောင် ပေးအပ် ချီးမြှင့်ခဲ့သည်။

သင်တန်းနောက်ဆုံးနေ့တွင်သင်ကြား ပို့ချခဲ့သော အောင်မြင်ခြင်းနှင့် အသင်း တော်သမိုင်းအကြောင်း၊ သမ္မာကျမ်းစာ

အကြောင်းများကို စာမေးပွဲ ဖြေဆိုပြီး ပြန်လည်သုံးသပ် မေးမြန်းခြင်း၊ နွေရာသီ သင်တန်း အောင်မြင်ခြင်း အထိမ်းအမှတ် ဖြင့် ကချင်ရိုးရာ မနောင်အက ကခြင်းများ ပြုလုပ်ခဲ့သည်။

Lucas Aung

PMS ရုံးအဖွဲ့ လွိုင်ကော်ဂိုဏ်းအုပ်ချုပ်သာသနာရှိ သာသနာပြုကလေးသူငယ်များနှင့်တွေ့ဆုံ



လိပိုးကျေးရွာရှိသာသနာပြုကလေးငယ်များ

လွိုင်ကော် ဂိုဏ်းအုပ် သာသနာ လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် သာသနာပြုကလေးသူငယ်များ နီးနှောဖလှယ်ပွဲကို မေလ (၄) ရက်မှ (၈) ရက်နေ့ အထိ လွိုင် ကော် သာသနာ ဒေါင်ခါး တိုက်နယ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ နီးနှောဖလှယ်ပွဲသို့

တိုက်နယ် (၃၈) တိုက်နယ်မှ ကလေး သူ ငယ်များ ၁၆၀၀ ဦး တက်ရောက်ခဲ့ကြ ပါ သည်။ သင်ခန်းစာပို့ချခြင်းအတွက် အခန်း (၄) ခန်း ခွဲခြားပေးခဲ့ပါသည်။ မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်း များရုံးမှ အဖွဲ့သည် မေလ (၆) ရက်နေ့တွင်

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေး သူငယ်များအသင်း အကြောင်းကို ဝေမျှ ပေးခဲ့ပါသည်။

မေလ (၈) ရက် တနင်္ဂနွေနေ့တွင် နန်းမယ်ခုံ တိုက်နယ်၊ လိပိုး ကျေးရွာသို့ ဆက်လက် သွားရောက်ကြကာ ထိုရွာရှိ

ကလေးသူငယ်များ (၂၀၀) ကျော်ကိုလည်း ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေး သူငယ်များအကြောင်းကို ပို့ချပေးခဲ့ပါသည်။

CBCM- PMS ရုံး

မော်ဖောင်းကျေးရွာသို့ သာသနာတော်ရောက်ရှိခြင်း နှစ် ၅၀ ပြည့် ရွှေစင်ဂျူဘီလီပွဲတော်

ရှုဒေါင်းဘုန်းတော်ကြီးတပိုင်၊မော်ဖောင်းကျေးရွာသို့ ကက်သလစ် သာသနာတော်ရောက်ရှိလာခြင်း နှစ်ပေါင်း (၅၀)ပြည့် ရွှေစင်ဂျူဘီလီပွဲတော်မြတ်ကို ဧပြီလ ၂၀ ရက်နေ့တွင် အောက်မော်ဖောင်းကျေးရွာ စိန်ဂျွန်း ဘုရားကျောင်းဝင်း၌ မိုးသည်းထန်စွာ ရွာသွန်းသော်လည်း ပွဲတော်မြတ်အစီအစဉ်အတိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ရွှေစင်ဂျူဘီလီပွဲတော်သို့ သိုးထိန်းဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် ကိုယ်တိုင် ပါဝင်တက်ရောက်ပြီး မော်ဖောင်းကျေးရွာမှ ရဟန်းသိက္ခာ ဦးစွာခံယူခဲ့သည့် မွန်စီညော်ဖရန်စစ်လွန်းဒေါင်း၊ ရှုဒေါင်းတာဝန်ခံ ဘုန်းတော်ကြီး နှစ်ပါး၊ မြစ်ကြီးနား ကျောင်းထိုင် ဘုန်းတော်ကြီးဒေါက်တာ ဝိတာခါးအောင်တူးနှင့် မြစ်ကြီးနား သာသနာ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး ဖာသာရ်စောဖိုးခွားနှင့် သီလရှင်များ၊ ကက်သလစ် ဌာနဆိုင်ရာရုံးများ၊ ကော်မရှင်များမှ ဝန်ထမ်းများနှင့် သီလရှင်များတက်ရောက်ခဲ့ကြသည်။

“ယနေ့ ကျွန်ုပ်တို့အားလုံးပြုလုပ်နေတဲ့ ဒီအစီအစဉ်ဟာ ဘုရားသခင်ရှေ့မှာ၊

ဘုန်းတော်ကြီး ဂျမ်းဇနီးဒိန်းနှင့် ဘုန်းတော်ကြီး အင်ဒိုင်တန်ဂွန်း၊ ဘုန်းတော်ကြီး လဆမ်နှင့် သီလရှင်များကို ဒီနှစ် ၅၀ အတွင်း ဒီကျေးရွာကနေ ဘုရားသခင်ရှေ့ထုတ်တော်မူခဲ့တယ်။ အသေးငယ်ဆုံးသော အရာမှ စတင်လာပြီး ယနေ့မှာ ဘာသာဝင် အိမ်ခြေ ၁၀၀ နီးပါးတောင် ရှိလာနေပါပြီ။ ရွှေစင်ဂျူဘီလီ၏ကောင်းချီးမင်္ဂလာမြတ်နှင့် အတူ ဒီမှာရှိတဲ့ ဘာသာဝင် အိမ်ခြေတိုင်းမှ နောက်ထပ်တစ်အိမ်ထောင်စီ တိုးတက်လာနိုင်အောင် ကြိုးစားကြပါစို့ဟု တိုက်တွန်းချင်ပါတယ်” ဟု ဆရာတော်ကြီးက မိန့်ကြားတော်မူခဲ့သည်။

နံနက် ၉ နာရီတွင် စိန်ဂျွန်းဆင်းတုတော်အား သိုးထိန်းဆရာတော်ကြီးနှင့် အတူ ဘုန်းတော်ကြီးများမှ ကောင်းချီးပေးပြီး နှစ် ၅၀ ပြည့် ရွှေစင်ဂျူဘီလီ ပွဲတော်မြတ်ကြီးအားဆရာတော်ကြီးနှင့် မွန်စီညော်ဘုန်းတော်ကြီး ဖရန်စစ်လွန်းဒေါင်းတို့မှ ဖဲကြီးဖြတ် ဖွင့်လှစ်ခဲ့သည်။ မစ္စားတရားတော်မြတ်ကြီးအား ဆက်လက်ကျင်းပခဲ့ပြီး မွေဆရာမကြီးတစ်ဦးမှ မော်ဖောင်းကျေးရွာသို့ သာသနာတော် ရောက်ရှိလာခြင်း သမိုင်းအကျဉ်းကို ဖတ်ကြားခဲ့သည်။

ရှုဒေါင်းကျေးရွာသို့ မစ္စားတရားတော်မြတ်သွားရောက် ပါဝင်ခဲ့ကြကြောင်း သိရသည်။ ၁၉၇၁ ခုနှစ်တွင် ချီဖွေဒေသမှ ပြောင်း ရွှေ့လာသူ ဆရာကြီးပေါလ်လု ဇုတ်ဒေါ့လွန်းဇောင်းအား မော်ဖောင်းကျေးရွာတွင် မွေဆရာတာဝန်ထမ်းဆောင်

ခုနှစ်တွင် ဆရာကြီး ဇုတ်ဒေါ့လွန်းဇောင်း၏ မွေအမှုတော်ဆောင် ၂၅ နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲတော်ကြီး ကျင်းပနိုင်ခဲ့ခြင်း၊ ၂၀၀၁ ခုနှစ် ဧပြီလတွင် ဆရာကြီးဇုတ်ဂျမ်းခေါင်လွန်း မွေအမှုဆောင် ၂၅ နှစ်ပြည့် ငွေစင်ဂျူဘီလီ ပွဲတော်ကျင်းပ



ရန် မြစ်ကြီးနားတာဝန်ခံ ဘုန်းတော်ကြီး သောမတ်စ်ဒေးလင်းလက်တော်မှခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် ဆရာဂျမ်းခေါင်လွန်း (လက်ရှိအကျွဲတာဝန်ခံဆရာ) အား လက်ထောက် တာဝန်ခံ အဖြစ် ခန့်အပ်ခဲ့သည်။ ဆရာကြီး လွန်းဇောင်းနှင့် ဘာသာတူများ၏ သဘောတူ ဆန္ဒအတိုင်း ၂၀၀၅ ခုနှစ်တွင် ဆရာကြီးဇုတ် အင်ထပ်ဘရန်ဆိုင်အား ဒေဒင်ရပ်ကွက် သံလုကာကျမ်းစာသင်ကျောင်းသို့ ၂ နှစ်တိတိပညာတော်သင်စေခဲ့သည်။ ၂၀၁၀ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဆရာကြီး ဇုတ်ဒေါ့လွန်းဇောင်း ကွန်လွန်သွားခဲ့သဖြင့် ဘာသာဝင်များအား ဆက်လက်ဦးဆောင်နိုင်ရန် ဆရာ ဘရန်ဆိုင်အား တာဝန်ခံဆရာအဖြစ် ခန့်အပ်ခဲ့သည်။ မွေဆရာ

နိုင်ခဲ့ခြင်း၊ ၂၀၀၇ ခုနှစ် မေလတွင် ဆရာကြီး ဇုတ်ဒေါ့လွန်းဇောင်း မွေအမှုဆောင် နှစ် ၅၀ ပြည့် ရွှေစင်ဂျူဘီလီ ကျင်းပနိုင်ခဲ့ခြင်း၊ ၁၉၇၁ ခုနှစ်တွင် လက်ရှိ ဘုရားကျောင်းဝင်းအား ဒေါ်အောင်ခူလှဌာပနာနှင့် ဒေါ်အောင်ဒေါက်ကော့ ဂျာတောင်တို့မှ ဦးဆောင်ပြီး တရားဝင် သတ်မှတ်နိုင်ခဲ့ခြင်း၊ ၁၉၇၆ ခုနှစ်တွင် ကချင်ပြည်နယ်တို့ ကက်သလစ်သာသနာတော် ရောက်ရှိလာခြင်း နှစ် ၁၀၀ ပြည့် ဂျူဘီလီပွဲ တော်၌ အသုံးပြုသည့်ကျန်ရှိ သစ်သားများကို ဘုန်းတော်ကြီးအော်ဆေးလဗန်း၏ ပေးအပ်လှူဒါန်းခြင်းဖြင့် သစ်သားနဲ့ ဆောက်လုပ်သည့် သစ်သား ဘုရားကျောင်းအား နှစ် ၁၀၀ အထိမ်းအမှတ် စိန်ဂျွန်းဘုရားကျောင်းဟု အမည်သွင်နိုင်ခဲ့ခြင်း၊ လက်ရှိ ဘုရားကျောင်းဆောင်အား ၁၉၉၆



လူသားအားလုံးရှေ့မှာ လုပ်ကိုလုပ်ရမယ့် အရာဖြစ်တယ်ဆိုတာ အားလုံးပဲသိပြီးသား ဖြစ်မှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်မှာ နေထိုင်ခဲ့တဲ့ လူကြီးမင်းများ၊ ရပ်မိရပ်ဖများအား ဘုရားသခင်၏ အလင်းကျေးဇူးတော်သွန်းလောင်းပေးပြီး လူများစွာကို နတ်ကိုးကွယ်ခြင်း စွန့်လွှတ်စေခဲ့ပြီးသန့်ရှင်းတဲ့ ကက်သလစ်သာသနာတော်ကိုလက်ခံစေခဲ့တယ်။ ဘုရားသခင်၏ အံ့ဩဖွယ် စီမံချက်တွေကို အားလုံးပဲ မြင်တွေ့ခံစားနေရပြီ။ ဒီမော်ဖောင်း ကျေးရွာအား ဘုရားသခင်၏ အစေခံကောင်းတွေများစွာ ထွန်းကားတဲ့ ကျေးရွာအဖြစ်သို့ ပြောင်းလဲစေခဲ့တယ်။ ထိုနည်းတူဆရာကြီး ပေါလ်လု ဇုတ်ဒေါ့ လွန်းဇောင်း၏ ညီဖြစ်တဲ့ မွန်စီညော် ဘုန်းတော်ကြီး ဖရန်စစ်လွန်းဒေါင်းလည်း ပါဝင်နေပါတယ်။ ပြီးတော့

“၁၉၆၄ ခုနှစ်တွင် နတ်ကိုးကွယ်သည့် ဦးလန့်မိတူးနှင့် ဒေါ်အောင်ခူလှဌာပနာ မိသားစုသည် မွေဆရာလဘန်လ လက်တော်တွင် ဆေးကြောခြင်းစက္ကရမ်းတူးခံယူပြီးကက်သလစ် ဘာသာဝင်ဖြစ်လာခဲ့တယ်။ ထို့နောက် နှစ်ခြင်းခရစ်ယာန် ယုံကြည်သူ ဦးအင်ဒိုင်တူးနှင့် အင်ဒေါင်ကော့တို့ ဦးဆောင်လျက် နတ်ကိုးကွယ်သူ လူဦးရေ ၅၅ဦးတို့သည် ၁၉၆၅ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဘုန်းတော်ကြီးမဂီး လက်တော်မှာ ဆေးကြောခြင်း မင်္ဂလာတော်ခံယူပြီး ကက်သလစ်ခရစ်ယာန် ဘာသာဝင်ဖြစ်လာပြီးဖြစ်ကြောင်း သိရသည်။ ထိုအချိန်တွင် ဝတ်ပြုကိုးကွယ်မည့်နေရာမရှိသေးသည့်အတွက် တနင်္ဂနွေနေ့ဆုတောင်းခြင်းကို တစ်အိမ်တစ်လှည့် ဝတ်ပြုခြင်း ပြုလုပ်ခဲ့ကြသည်။ ထို့ပြင်



အင်ထပ်ဘရန်ဆိုင် တာဝန်ခံ မွေဆရာအဖြစ် ထမ်းဆောင်နေသည်မှာ ယနေ့ထိပင် ဖြစ်သည်”ဟု ဆရာမ မေရီအင်မော့ခါးလှမှ သမိုင်းအကျဉ်းကို ဖတ်ကြားခဲ့သည်။ နှစ်ပေါင်း ၅၀ အတွင်း ပြုလုပ်နိုင်ခဲ့သည့် ကျေးဇူးတော်ချီးမွမ်းပွဲများ မှာ ၁၉၈၁

ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။ ဂျူဘီလီမစ္စားတရားတော်မြတ်အပြီးတွင် သိုးထိန်းဆရာတော်ကြီးနှင့် ရှုဒေါင်းတာဝန်ခံဘုန်းတော်ကြီး ဂျွန်းမုန်ဇေန်လ

စာမျက်နှာ(၁၆)သို့

စာမျက်နှာ (၁၅) မှ အဆက်

ဆမ်၊ မြစ်ကြီးနား ကျောင်းထိုင်ဘုန်းတော်ကြီးဒေါက်တာဝိတာခါးအောင်တူး၊ သီလရှင်များ၊ ပွဲဖြစ်မြောက် ရေးကော်မတီများအား

ကချင်ရိုးရာ ထမင်းမလှိုင်း (Magun Shat Lit) နှင့် အသီးသီး ဂုဏ်ပြုခွဲကြဲပြီး ပွဲတော်အတွက် သီးသန့်အလှူရှင်များနှင့်



ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီခဲ့သူများအား ဂျူဘီလီဂုဏ်ပြု အထိမ်းအမှတ်လက်မှတ် ပေးအပ်ချီးမြှင့်ခဲ့သည်။ မော်ဖောင်း မိခင်များမှ ဂျူဘီလီ ဂုဏ်ပြုသီချင်းများ သီဆိုခဲ့ပြီး ကချင်ရိုးရာ သံစုံတီးဝိုင်းအဖွဲ့မှလည်း သီးသန့် ပါဝင်တီးခတ်ခဲ့ကြသည်။

“ဒီဂျူဘီလီပွဲတော် ဆုချီးမြှင့် တဲ့ အစီအစဉ်မှာ လိုအပ်ချက် အနည်းငယ်ရှိခဲ့တယ်လို့ မြင်တယ်။ ဟိုအရင်ကတည်းက ဒီကျေးရွာမှာ သာသနာတော်ကြီးထွန်းကားဖို့ကြိုးစားခဲ့သူတွေထဲမှာ အဖွားအို တစ်ဦးတည်းသာ ယနေ့ထိ အသက်ရှင်နေဆဲဖြစ်တယ်။ သူ့ကို ဆုချီးမြှင့်ဖို့ ချန်လှစ်ခဲ့တာကို တွေ့ရတယ်။ ပြီးတော့ သမိုင်းမှတ်တမ်း ပြုစုတဲ့နေရာမှာလည်း လိုအပ်ချက်အနည်း

ငယ်ရှိနေတယ်လို့ မြင်တယ်”ဟု ပွဲတော်လာရောက်သူ လူတစ်ချို့က ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ညတွင် မိခင်များ၏ ကချင်ရိုးရာ၊ ခေတ်ပေါ်အကအလှ ကပြခြင်း အစီအစဉ်ပြုလုပ်ခဲ့ပြီး ၂၀ ရက်နေ့ညတွင် ကချင်နာမည်ကြီး အဆိုတော်များဖြစ်ကြသည့် လခရီထုရှန်၊ လဖိုင်လဂျာ၊ ဂါးထုဆန်၊ အားဆာ၊ လဆော့လွန်းနန်း စသည့် အဆိုတော်များနှင့် မော်ဖောင်းဖခင်များ၏ သီးသန့်စွမ်းရည်ပြ တီးခတ် သီဆိုခြင်း၊ လူငယ် အနုပညာရှင်များ၏ ပါဝင် သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရွှန်ဆိုင်းလတ်အောင်

ကချင်မူးယစ်ဆေးဝါး တိုက်ဖျက် ဆန့်ကျင်ရေးနေ့

မြစ်ကြီးနား။

Photo Credits: Hkun Aung Nlam



သုံးနှစ်တာအတွင်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သည့် လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက် ဆန့်ကျင်ရေးနေ့ KACHIN ANTI-DRUG DAY (D-DAY) ကို မြစ်ကြီးနားမြို့၊ စီတာပူ မနောင်ကွင်း၌ ဧပြီ ၂၅ ရက်နေ့တွင် လူဦးရေ ၆၀၀၀ ထက်မနည်းတက်ရောက်ကာ ကျင်းပခဲ့ကြသည်။

ခရစ်ယာန်ဘုရားကျောင်းများနှင့် စုရပ်အသီးသီးမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗင်နိုင်းစတီကာများ ကိုင်ဆောင်ကာ သခင်နက်ဖေလမ်းအတိုင်း စီတာပူ မနောင်ကွင်းသို့ ချီတက်ကာ ကက်သလစ် အသင်းတော်မှ ဆရာယောဟန်လဖွမ် ဘရန်ရှောင် ဦးဆောင်သည့်အဖွဲ့များလည်း ပါဝင်ခဲ့ကြသည်။ စုရပ်အသီးသီးမှ ပညာပေးဗင်နိုင်းကိုင်ဆောင်ကာ ထွက်လာနေစဉ် ၈ နာရီအချိန် မနောင်ကွင်းသို့ ရောက်ရှိကြပြီး ဘုရားသခင်ထံ အဖွင့်ဆုတောင်းအစီအစဉ်ဖြင့် စတင်ခဲ့ပြီး ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌမှ D Day ဖြစ်ပေါ်လာရခြင်း၊ အကြောင်းရင်းများနှင့် (၃)နှစ်တာ

အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

“လူသားတွေအနေနဲ့တော့ ဒီမူးယစ်ဆေးဝါးကို စိတ်ကုန်နေသော်လည်းဘုရားသခင်ကတော့လူများအတွက်ခွန်အားဖြစ်စေတယ်။ ဒါကြောင့်ကျွန်ုပ်တို့လူမျိုးတွေအတွက် အဓိကစာတန်နတ်ဆိုးကြီးဖြစ်တဲ့ ဒီရာတွေကို ဘုရားသခင်ရဲ့ ခွန်အားနဲ့တိုက်ဖျက်ကြရအောင်။ ကျွန်ုပ်တို့ လူမျိုးတွေကို ကယ်တင်ဖို့ ဒီပတ်ဂျဆန်ကို ပေါ်ထွန်းလာစေတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒုတိယ အချက်အနေနဲ့ ငွေအင်အား၊ လူအင်အား၊ နည်းလမ်းမျိုးစုံနဲ့ ပါဝင်ကူညီခဲ့ကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီမူးယစ်၏ ကျေးကျွန်ဘဝမှ လွတ်မြောက်နိုင်ဖို့ ဘုရားသခင်၏ခွန်အားဖြင့်သာဖြစ်နိုင်သည့်အတွက် ဆုတောင်းကြရအောင်”ဟု အင်္ဂလိပ်ကန် ခရစ်ယာန် အသင်းတော်မှ ဆရာတော်ကွမ်ဂျီးဖော်လီက ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး၏ ကျေးကျွန်ဘဝမှ လွတ်မြောက်လာသူ လူငယ်တစ်ဦး၏ သက်သေခံခြင်းများနှင့်အတူ ကချင်အနု

ပညာရှင်များမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး သီချင်းများဖြင့်သီဆိုခဲ့ကြပြီး မြစ်ကြီးနားမြို့၊ လမ်းဆုံနေရာများ၌လည်း အသိပညာပေးစာစောင်များဖြန့်ဝေခဲ့ကြသည်။

“ကျွန်တော်အရင်က မူးယစ်ဆေးသုံးစွဲခဲ့ပေမဲ့ ဘုရားသခင်ရှိတယ်ဆိုတာကို ယုံကြည်တယ်။ ဒီလိုဆေးစွဲနေစဉ် ရဲကလာဖမ်းသွားပြီး ထောင်ကျသွားခဲ့တယ်။ ထောင်ထဲရောက်တော့ နေရထိုင်ရခက်ခဲလို့ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ဘုရားသခင်ကိုယုံကြည်ရင်လည်းဒီနေရာကနေ သူမကယ်နိုင်ပါဘူးလို့စိတ်ထဲမှာ ခံယူခဲ့မိတယ်။ ဒါပေမဲ့ထပ်ခါတလဲလဲ ပြန်စဉ်းစားမိတော့ ဘုရားသခင်ကိုယ်တိုင်ကျွန်ုပ်ကို အပြစ်ပေးနေတာဖြစ်ရမယ်ဆိုတာကိုသိလိုက်ရတယ်။ အဲဒီနေ့ကနေစပြီး ထောင်ထဲမှာဆုတောင်းတယ်။

နဲ့နောက်တစ်ခါ ထောင်ထဲပြန်ရောက်သွားတယ်။ ပြန်ထွက်လာတယ်။ အဲဒီအချိန်မှာလည်းအရက်ပြန်သောက်၊ ဆေးလိပ်ပြန်သောက်နဲ့ နောက်ဆုံးတော့ ပတ်ဂျဆန်နဲ့တွေ့တယ်။ ဆရာတစ်ယောက်က (ဖိုး) ထိုးတာကိုပဲ မူးယစ်ဆေးဝါးလို့ မခေါ်ဘူး။ အရက်၊ ဆေးလိပ်လည်း မူးယစ်ဆေးဝါးဖြစ်ကြောင်း ကောင်းကောင်းပြောပြတော့ ကျွန်တော်နားလည်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဇီးလွန် ပတ်ဂျဆန်စခန်းမှာ ဆက်ကပ်နေပါတယ်” ဟု မောင်စခန်းဇော်တူးက သက်သေခံခဲ့သည်။

၎င်းအခမ်းအနားသို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ အသင်းတော်ခေါင်းဆောင်များ၊ ဘာသာဝင်များနှင့် လူငယ်လူရွယ်များလည်း ပါဝင် တက်ရောက်ကြပြီး Rev. Laungoe Dau Lum မှ ခွန်အားပေးစကား မြွက်ကြားပေးပြီး



ကျမ်းစာဖတ်တယ်။ ထောင်ကလွတ်လာတယ်။ အဲဒီအချိန် (နံပါတ်ဖိုး) မသောက်တော့ဘူး။ အရက်ပြန်သောက်ဖြစ်တယ်။ အရက်သမားပြန်ဖြစ်သွားလို့ အရက်ဖြတ်တယ်ဆိုပြီး (ဖိုး) ပြန်သောက်တယ်။ ဒီလို

ကက်သလစ်အသင်းတော်မှ မြစ်ကြီးနားကျောင်းထိုင်ဘုန်းတော်ကြီး ဒေါက်တာဝိတာခါးအောင်တူးမှ ဘုရားသခင်ထံ ဆုတောင်းအပ်နှံပေးခဲ့သည်။ ရွှန်ဒေါင်ဖဲ

၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်တွင် ရဟန်းသိက္ခာခံယူသူများအတွက် မွမ်းမံသင်တန်း



၂၀၀၁ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်များအတွင်း ရဟန်းသိက္ခာခံယူခဲ့ကြသော ဘုန်းတော်ကြီးများအား မွမ်းမံသင်တန်း ပေးခြင်းကို ပြင်ဦးလွင်၊ အနီးစခန်းရှိ ဒွန်ဘော့စကို ရိပ်သာတွင် ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သံဃာတော်များကော်မရှင်နာယကဆရာတော်ကြီးစတင်းဖင်းထွေးဖဲလည်းသင်တန်းတလျှောက်အတူရှိနေခဲ့သည်။ ဤကဲ့သို့ သင်တန်းများကို နှစ်စဉ် သိက္ခာခံသည့် နှစ်အလိုက် ကျင်းပပေးလျက်ရှိရာ ရဟန်းတော်များအတွက် အလွန် တန်ဖိုးရှိသော ဆန်းသစ်ခွင့်ရရှိကြသည်။

ခါတ်ပုံ - Lu Thar Mg (facebook)

စိန်ရတု ဂျူဗီလီပွဲတော်နှင့် ငွေရတုဂျူဗီလီပွဲတော်ကျင်းပ



ဂျူဗီလီ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော မနောပွဲတွင် ဒေသခံ ညီအစ်ကို နှစ်ခြင်းများ၊ တရုတ်လူမျိုးများ၊ ဒေသခံ ကျောင်း ဆရာ/ဆရာမများ နှင့် မြို့ခံ တိုင်း ရင်းသားညီအစ်ကိုများ အားတက်သ ရောပျော်ရွှင်စွာ လာရောက် ပါဝင်ခဲ့ကြသည်ကိုလည်း တွေ့ရှိရပါသည်။

ဂျူဗီလီပွဲတော်မတိုင်မီတစ်ရက် အလိုအထိ မိုးရွာသွန်းခြင်းရှိခဲ့သော်လည်း ဘုရားရှင်၏ ကောင်းချီးမင်္ဂလာတော်ကြောင့် ပွဲတော်ရက်များတွင် ရာသီဥတု ကောင်းမွန်ပြီး ဂျူဗီလီပွဲတော်ကို အေးချမ်းသာယာစွာ ပြုလုပ်ဆင်နွှဲနိုင်ခဲ့ကြောင်း သိရှိရပါသည်။

LSO - OSC



ကွတ်ခိုင် မေလ ၁-၃ ရက် ၂၀၁၇

လားရှိုး သာသနာ၊ ကွတ်ခိုင်တိုက်နယ်သို့ ကက်သလစ် ခရစ်ယာန် ယုံကြည်ခြင်း ရောက်ရှိခြင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဗီလီနှင့် အပြစ်မဲ့ သန္ဓေယူသော မယ်တော် ဘုရားရှိခိုးကျောင်း (၅၀) နှစ်ပြည့် ဂျူဗီလီပွဲတော်ကို မေလ ၁ ရက်မှ ၃ ရက်နေ့အထိ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၃)၊ ရှိကက်သလစ် ဘုရားကျောင်းဝင်းတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။

သာသနာပိုင် ဆရာတော်ကြီး ဖိလစ် ဇဟောင်းနှင့်အတူ ရဟန်းတော်(၂၁) ပါး၊ မေဂျာမှ ကိုရင် (၁၂) ပါး၊ သီလရှင်(၄၄) ပါး၊ ဘာသာဝင် ဧည့်သည်တော် (၂၀၀၀)

ခန့် ဂျူဗီလီပွဲတော်သို့ လားရှောက် ပါဝင်ခဲ့ကြပါသည်။

ဂျူဗီလီပွဲတော် ပြုလုပ်နိုင်ရန်နှင့် အပြစ်မဲ့ သန္ဓေယူသော မယ်တော် ဘုရားရှိခိုးကျောင်း ကို အသစ်ပြန်လည် မွမ်းမံနိုင်ရန် ကျောင်ထိုင် ဘုန်းတော်ကြီး ဂျွန်ဆောက်လုတ်၏ ဦးဆောင် လမ်းညွှန်ခြင်းဖြင့် ကွတ်ခိုင်တိုက်နယ် ဘာသာဝင်များ က (၃) နှစ် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဂျူဗီလီပွဲတော် လုံခြုံရေးကို ဌာနဆိုင်ရာ အသီးသီးမှ ပြည်သူ့ရဲများ၊ ပြည်သူ့စစ်များနှင့် မီးသတ်အဖွဲ့ဝင်များမှ တာဝန်ယူ ကူညီခဲ့ကြပါသည်။



ဖာတီမာ ရာပြည့်ပွဲတော်ကြီးနှင့် အမိမယ်တော်


အသင်းတော်ရဲ့ အစောပိုင်း ရာစုနှစ်တွေမှာ ကတည်းက အမိမယ်တော်ကို သနားကြင်နာခြင်းရဲ့ မိခင် ဆိုပြီး သဒ္ဒါကြည့်ညီခဲ့ကြတယ်။ ဘုရားရှင်ဟာ လူကို အစဦးပိုင်းမှာ သေချာကျနလှပစွာ စီမံဖန်ဆင်းခဲ့ပေမဲ့လည်း အပြစ်ဆိုတဲ့ လက်နက်တစ်ခုကြောင့် လှပနေတဲ့ စီမံကိန်း ဟာ လူ့သမိုင်းမှာ ပျက်စီးခဲ့ရတယ်။ ဒါပေမဲ့ဘုရားရှင်ဟာ သနားကြင်နာတတ်သူပီပီ သူ့ရဲ့ကယ်တင်ခြင်း စီမံကိန်းကို အသစ်ပြန်ဆွဲကာ ကတိတွေ အထပ်ထပ်ပေးပြီး ဖြည့်စွက်ခဲ့ ပြန်တယ်။ အဲဒီဘုရားရဲ့ ကတိတော်ဟာ ယေရူး ဘုရားရှင်မှာ လုံးဝဥသံ ပြည့်စုံသွားခဲ့တာမှန်ပေမဲ့ ယနေ့ထက်ထိ လူတွေ အတွက် ထားရှိတဲ့မေတ္တာ ကတိတော်တွေကို ဖြည့်ဆည်းပေးနေဆဲပါပဲ။

ဒီတော့ လူ့ကယ်တင်ခြင်းသမိုင်းမှာ ဘုရားရှင်ရဲ့ သနားကြင်နာခြင်း ဆိုတာဟာ အဓိကကျတဲ့ နေရာမှာ ပါဝင်လို့ နေပါတယ်။ ဘုရားမြတ်ရှင် ပေးသနားတော်မူခဲ့တဲ့ ကရုဏာ သနားခြင်းတွေအတွက် ပြန်လည် ကျေးဇူးသိတတ်ဖို့ လိုပါတယ်။ ကျေးဇူးသိတတ်တဲ့ နေရာမှာ အမိမယ်တော်ရဲ့ နှလုံးသားကို စံ နမူနာထားပြီး နူးညံ့သိမ်မွေ့စွာနဲ့ ကျေးဇူးတော်တွေ လက်ခံ စီးဆင်းနိုင်ဖို့ ကျွန်တော် တို့တွေ ဆုတောင်းကြရမှာပါ။ အဲဒါကြောင့်မို့ စိတ်ပုတီးစိတ် ဆုတောင်း ထောက်ရှုခြင်း ဆိုတာ အမိမယ်တော်နဲ့အတူ ဘုရားရှင်ရဲ့ ကရုဏာတော်သမိုင်းကို ပန်လည်ထောက်ရှု တာနဲ့ အတူတူပါပဲလေ။

စိပ်ပုတီးစိပ် ဆုတောင်းရင်း ယေရူး ဘုရားရှင်ရဲ့ ဘဝ သက်တော်စဉ် တွေကို ထောက်ရှု ခြင်းအားဖြင့် ဘုရားရှင်ဟာ လူ တွေအပေါ်ဘယ်လောက် ကောင်းမြတ်ကြင် နာ ခဲ့လဲ ဆိုတာကို ပြန်ပြောင်း အောက်မေ့စေ ပါတယ်။ ရေနဲ့ဝါး၊ ခွဲထားမရသလို အမေနဲ့သား ခွဲခြား ပစ်လို့မရပါဘူး။ ယေရူးဘုရားရှင်ရဲ့ ငယ်စဉ် တောင်ကျေး ကလေး ဘဝကနေ အစပြုလို့ ကာလဝါရီ လူသတ်ကုန်းမှာ ကား စင်တင် အသက်စွန့်တော်မူတဲ့အထိ အမြဲ ရပ်တည်ပေးနေခဲ့တာ သားတော်ရဲ့ မိခင် မယ်တော် မာရီယားပါ။ ခမည်းတော်ဘုရားရဲ့ ကရုဏာပုံရိပ်လွှာကို ဖော်ပြနေတဲ့ သားတော် ဘုရားကို လူအများသိအောင် ညွှန်ပြပေးရင်း ကားတိုင်ခြေရင်းမှာ ပူဇော်ပေးနိုင်ခဲ့သူဟာ လည်း အမိမယ်တော်ပါပဲ။ ကျနော်တို့က ကားတိုင်လမ်းလို့ ပြောလိုက်ရင် ကားတိုင်ကြီး ထမ်းပြီး သွေးသံရဲရဲနဲ့ လှမ်းလျှောက်နေတဲ့ ခရစ်တော်ယေရှူး ကိုပဲ ပြေးမြင်တတ်ကြတာ မဟုတ်လား။ ကာလဝါရီ ခြေလှမ်းတိုင်း၊ ကျခွဲတဲ့သွေးစက်တိုင်း၊ လျှောက်ခဲ့တဲ့ ခြေရာ တိုင်းရဲ့ နံဘေးနားမှာ အရိပ်ပမာသားတော်နဲ့အတူ ခံထမ်း နေတဲ့ အမိမယ်တော်လည်း ရှိနေပါတယ်။ ကားတိုင်းလမ်း ဆိုတာ ခရစ်တော်ရဲ့ နောက်ကို လိုက်လျှောက်နေတဲ့ ခရစ် ယာန်တိုင်းရဲ့ လမ်းစဉ်တစ်ခုပဲဆိုတာ အမိမယ်တော်ဟာ ဘဝနဲ့ရင်းပြီး ဦးစွာ ပထမ သက်သေပြခဲ့ပါတယ်။ စိပ်ပုတီး စိပ်ရင်း နက်နဲဖွယ်ရာတွေကိုထောက်ရှုတိုင်း ထောက်ရှုတိုင်း မှာ ကျွန်တော်တို့ဟာ အမိမယ်တော်ကို အဖခမည်းတော်ရဲ့ အလိုတော်ကို နှလုံးသွင်းနားခံခဲ့တဲ့ သားတော်ရဲ့ ရှေးဦး တပည့်တော်တစ်ဦး အဖြစ် စဉ်းစားထောက်ရှု နေကြပါ တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ မိန့်ကြားတော်မူခဲ့ပါတယ်။

ကျေးဇူးတော်တွေ လိုချင်လို့၊ စိပ်ပုတီးစိပ်ပြီး အမိ မယ်တော်ဆီ ချဉ်းကပ် ကိုးစားကြတာပါလို့ လူတချို့က နားလည်ကြတယ်။ ဒါလည်း မှန်ပါတယ်။ အမိမယ်တော်က တဆင့် ဘုရားရှင်ဆီက လိုအပ်ရာ ကျေးဇူးအဖြာဖြာကို တောင်းလျှောက်ကြတာ ကက်သလစ် ဘာသာဝင်တွေရဲ့ သဒ္ဒါကြည့်ညီခြင်း တစ်ခုပါပဲ။ တစ်ခုသိထားရမှာက စိပ် ပုတီး စိပ်ခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ ဘဝပြဿနာ တွေကနေ လွတ်မြောက်ဖို့ ဆုတောင်းကြတာ မဟုတ်ပါဘူး။ အဲဒီပြဿနာတွေကို ခါးစည်း ရင်ဆိုင်ပူဇော်တတ်ဖို့၊ အခက်ခဲ တွေကြားထဲမှာ ခရစ်တော်ဘုရားရဲ့ တည်ရှိနေမှုကို အောက်

ပိုသိနိုင်ဦးမှာလဲ။ မယ်တော်မှတဆင့် သားတော်ဘုရားဆီကို သွားတဲ့လမ်းဟာ ပိုပြီးစိတ်ချ လွယ်ကူလျှင်မြန်စေပါတယ်။ ဒီအတွက်ကြောင့် ခရစ်တော်ရဲ့ နက်နဲဖွယ်ရာတွေကို ထောက်ရှုပြီး စိပ်ပုတီးစိပ် ဆုတောင်းခြင်းက သားတော်နဲ့ ပိုနီးကပ်စေတဲ့ ချစ်စရာကောင်းတဲ့ သဒ္ဒါကြည့်ညီခြင်း လမ်းသွယ်လေး တစ်ခုလည်းဖြစ်နေပါတယ်။ စိတ်ပုတီးရဲ့ အစွမ်းတန်ခိုးဟာ အင်မတန် ထက်လှပါတယ်။ ဂုဏ် ကျေးဇူးတော် မေတ္တာတစ်ပုဒ်က နတ်ဆိုးတွေကို ထိန်းလန့် စေပြီး ငရဲအိုးကို တုန်လှုပ်စေနိုင်ပါတယ်လို့ စိန့်ဒေါမိနစ် က မိန့်ခဲ့ဖူးပါတယ်။ အစွမ်းတန်ခိုးရှိတဲ့ စိတ်ပုတီးနဲ့လိုရာ ကျေးဇူးတော်တွေ တောင်းလျှောက်လို့လည်း ရပါသေးတယ်။



မေ့နိုင်ဖို့ ဆုပန် တောင်းလျှောက်ကြတာပါ။ နေ့တိုင်း ကျွန်တော်တို့ရဲ့ ဘဝထဲကို ဘုရားရှင်ဟာ ဘယ်ပုံစံနဲ့ လာရောက်နေလဲ၊ သူ့ကိုဘယ်လိုများ လက်ခံပြီး သူ့နောက် လိုက်လျှောက် နေကြလဲဆိုတာ တွေကိုပါ စဉ်းစားကြဖို့ လိုပါတယ်။ ခရစ်တော်ရဲ့ နောက်ကိုအတုယူလိုက် လျှောက် ခြင်းအားဖြင့် ဧဝံဂေလီသတင်းကောင်း ဟောကြားခြင်းမှာ ပါဝင်လာကြတယ်။ ခရစ်တော်ကိုလူအများနဲ့လည်း ဝေမျှ တတ်လာတယ်။ ဘုရားရှင်ရဲ့ ကောင်းမြတ်ကြင်နာခြင်း တွေကို တစ်ပါးသူနဲ့လက်ဆင့်ကမ်းပြီး သက်သေခံကြရမှာ ကျွန်တော်တို့ရဲ့ ခရစ်ယာန် ခေါ်တော်မူခြင်း ဘဝတစ်ခုပါပဲလို့ ပုပ်ဖရန်စစ်အရှင်သူမြတ်က မိန့်ကြားသွားခဲ့ပါတယ်။

ဘုရားရှင်ရဲ့ အလိုတော်ကို လိုက်နာကျင့်ကြံခဲ့တဲ့ အမိမယ်တော်လောက် ခရစ်တော်ဘုရားကို ဘယ်သူကများ

၂၀၁၇ မေလ ၁၃ ရက်နေ့ဆိုရင် မယ်တော်သခင်မ ဖာတီမာမြို့မှာ ကလေး သုံးဦးအား ထင်းရှူးပြုခဲ့ခြင်း နှစ် ၁၀၀ ပြည့် ပါတော့မယ်။ အမိ အသင်းတော်ကလည်း မယ်တော်သခင်မကို ပိုပြီး သဒ္ဒါကြည့်ညီ ကိုး စားအမှုပြုနိုင်ဖို့ နှိုးဆော်ပြင်ဆင်မှုတွေလည်း ပြုလုပ်နေပါပြီ။ ၁၉၁၇ မေလ (၁၃) ရက်မှ အောက်တိုဘာလ (၁၃) ရက်အထိ ၆ ကြိမ် တိုင် လူစီယား၊ ဂျာဆင်တား၊ ဖရန်စွကို လို့ခေါ် တဲ့ သိုးကျောင်းသား ကလေးငယ်သုံးဦးကို မယ်တော် အထင်ရှားပြခဲ့ပါတယ်။ အမိ မယ်တော် အထင်ရှားပြခြင်းဟာ အကြောင်းမဲ့ သက်သက်ရယ်လို့ ဘယ်တော့မှမရှိခဲ့ပါဘူး။ အိပ်မက်ရူပါရုံ၊ အထင် အရှား ပြခြင်းတွေရဲ့ နောက်ကွယ်မှာ ဒီလောက လူသားတွေ အတွက် ပေးချင်တဲ့ သတင်းစကားတစ်ခု တော့ ပါစမြဲပါ။ ဖာတီမာမြို့မှာ မယ်တော် အထင်ရှားပြချိန်က ပထမကမ္ဘာစစ် ဖြစ်ပျက် နေတဲ့ အချိန်လည်း ဖြစ်နေပါတယ်။ စိတ် ပုတီးကို နေ့တိုင်းစိပ်ကြပါ။ စစ်ဘေးရန်ဆွယ် ကင်းဝေးပြီး ငြိမ်းချမ်း သာယာစေလိမ့်မယ်လို့ အမိ မယ်တော်ပြောခဲ့ပါတယ်။ နောင်တရပြီး ဘုရားသခင်ဆီ ပြန်လည် ရောက်ရှိကြဖို့ ကလေးမလေး လူစီယားကို အမိမယ်တော် ပြောကြားခဲ့ပါတယ်။ လူတွေဟာ အပြစ်တွေနဲ့ နှစ်မွန်းပြီး ဘုရားဆိုတာကို မေ့ထားကာ ဘုရားနဲ့ ဝေးသထက် ဝေးနေတဲ့ အဖြစ်ကို မကြည့်ရက်နိုင်လို့၊ ဘုရားနဲ့လူ ပိုပြီး နီးကပ် ပေါင်းစည်း စေဖို့ ပေါင်းကူး တံတားလို အမိ မယ်တော် အထင်အရှား ပြခဲ့တာပါ။ ငရဲအိုး ထဲမှ အပြစ်ဒဏ်ဆပ်ဖြေနေကြတဲ့ ဝိညာဉ်တွေ အတွက်၊ လောကမှာရှိတဲ့ ခေါင်းမာလွန်းတဲ့ အပြစ်သားတွေအတွက် ကလေးသုံးဦးကို ကြားဝင် ဒဏ် ဆပ်ဖြေခိုင်းကာ သန့်ရှင်းသော အမိမယ်တော်ရဲ့ နှလုံး တော်အား အပြစ်သားများအတွက် အပ်နှံဆုတောင်းပေးဖို့ လည်း မိန့်မှာခဲ့ပါတယ်။

ယခုလို ဖာတီမာမြို့မှာ မယ်တော်ထင်ရှားပြခြင်း နှစ် ၁၀၀ ဂျူဘီလီပွဲတော်ကို ကျင်းပကြရင်း ကျနော်တို့တွေ လည်း ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်၊ အထူးသဖြင့် မြန်မာ ပြည်မှာ စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ ငြိမ်းချမ်းရေး ရရှိစေဖို့ ဆုတောင်း ပေးကြရအောင်ပါ။ စစ်ရဲ့ အနိဗ္ဗာန် အောက်မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝတွေ ကွဲကြေ ခဲ့ရတယ်။ မိဝေးဖဝေး၊ ထိန်းလန့် သွေးပျက်ညတွေနဲ့ ဘဝ အနာဂတ်တွေလည်း ညှိုးနွမ်းခဲ့ကြပြီ။ စစ်ဆိုတဲ့စကားလုံး သံကြားတာနဲ့ သေရာပါတဲ့အထိ တုန်ယင်

ခြောက်ခြားစေအောင် စိတ်ဒဏ်ရာတွေတနင့်တပိုး ရခဲ့ သူတွေလည်း အများကြီးပါပဲ။ ယမ်းနဲ့ မီးခိုးတအူအူနဲ့ အသက်ရှုပ်ခဲ့တဲ့ စတေးခံအသက်တွေလည်း တောင်ပုံ ယာပုံ မကတော့။ အသောမသတ်နိုင်တဲ့ အာဏာ၊ အတ္တ၊ ရမက်တွေလုတဲ့ပွဲမှာ အပြစ်မဲ့တဲ့မြေစာပင် ကလေး ငယ်တွေလည်း အချိန်မတန်ခင် ကြွေလွင့်ခဲ့ကြရတယ်။ စစ်ဆိုတဲ့ မကောင်းဆိုးဝါး သတ္တဝါ တစ်ကောင်ကို မြေမြုပ်သပြိုလျှင် ငြိမ်းချမ်းရေး ချိုးဖြူငှက်တွေရဲ့ တေးသီ သံကို ဝေဟင်ထက်မှာ ပျံလွင့်စေဖို့ အတူတူ ဝိုင်းဝန်း လက်တွဲကြရအောင်။ ငါက ဘာလုပ်တတ်မှာလဲလို့ မထင် လိုက်ပါနဲ့။ ကျွန်တော်တို့မှာ အစွမ်းထက်တဲ့ လက်နက် တစ်ခုရှိနေတယ်ဆိုတာ သတိရလိုက်ပါ။ အနည်းဆုံးတော့ ကျနော်တို့ ဆုတောင်းပေးပေးတာ ပိုသပေးနိုင်ပါတယ်။ ငြိမ်းချမ်းရေး အတွက် ဖာတီမာ မယ်တော်သခင်မဆီ သဒ္ဓါ ကြည်ညိုခြင်းနဲ့ ပုတီးစိပ် ဆုတောင်းပေးနိုင်ပါတယ်။ အမိ မယ်တော် လိုချင်တာငြိမ်းချမ်းရေးပါ။ ဘုရားရှင်ပေးခဲ့တာ လည်း ငြိမ်သက်ခြင်းပါ။ စစ်မှန်တဲ့ ငြိမ်သက်ခြင်းအရင် ဘုရားသခင်ဆီမှာ ငြိမ်းချမ်း ရေးအတွက်ဆုတောင်းကြရ အောင်လေ။

ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ကြားစကားအတိုင်း စိပ် ပုတီး စိပ်တယ်ဆိုတာ အခက်အခဲတွေကြားမှာ ရှင်သန်ရပ် တည်ရဲတဲ့ အစွမ်းသတ္တိတွေကို တောင်းလျှောက်ကြရမယ် ဆိုတာကို သတိရအောက်မေ့ရင်း ကမ္ဘာကြီးငြိမ်းချမ်းဖို့ မြန်မာပြည်ကြီး ငြိမ်းချမ်း သာယာစေဖို့ မိသားစုဘဝတွေ အေးချမ်းစွာ ပေါင်းစည်းရှင်သန်ဖို့ နာကျင်ခံစားရတဲ့ ဝေဒနာ တွေကြားမှာ စိတ်ဓါတ်ကျအရုံးမပေးဘဲ ဘဝကိုစိန်ခေါ်



လျှောက်လှမ်းနိုင်ဖို့၊ နောက်ဆုံးကျွန်တော်တို့နဲ့လုံးသားထဲ မှာလည်း ငြိမ်သက်ခြင်းတွေ ရှိလာဖို့အတွက် အတူတကွ ဆုတောင်းပေးကြရအောင်လား။ စိပ်ပုတီးစိပ်ခြင်းအားဖြင့် အမိမယ်တော်ရဲ့ ကူညီမှုင်းမမှုတွေ အမြဲခံစားရရှိကာ

ဘဝအသက်တာတွေ ငြိမ်းချမ်းသာယာနိုင်ကြပါစေ။ ဘုရား ရှင် ကောင်းကြီးပေးပါစေ။
ကိုရင် ပါစကား သီကိုရှင်း

c&p, meivlt m; rllrawmhom r, lawmocer မေလ ၂၄ ရက်



မယ်တော်အား ဤဂုဏ်ပုဒ်ဖြင့် တောင်းလျှောက်ခြင်းသည် ၁၅၇၁ ခုနှစ်မှ စတင်ခဲ့သည်။ ဥရောပတိုက်တစ်ခုလုံးတွင် ရှိသော ခရစ်ယာန်တို့သည် စိတ်ပုတီးစိတ်ခြင်းဖြင့် ပျက်စီး ခြင်းဘေးမှ ကင်းလွတ်ခဲ့ကြရသည်။ ၁၅၇၁ ခုနှစ် အောက်တိုဘာလ ၇ ရက် လက်ပန်တို တိုက်ပွဲဟု သမိုင်း ဝင်ခဲ့သော စစ်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် အောက်တိုဘာလ ၇ ရက်နေ့ကို စိတ်ပုတီးသခင်မ၏ ပွဲဟု သတ်မှတ်ခဲ့သည်။ ၁၅၇၃ ခုနှစ်တွင် အစ္စလာမ်များအပေါ် အပြတ်အသတ် အောင်မြင်ခဲ့သော တိုက်ပွဲအတွက် ကျေး ဇူးတင်ရန် ပုပ်ရဟန်းမင်းကြီး ပဉ္စမမြောက် ပီအူးစ် က သတ်မှတ်ကျင်းပစေခဲ့သည်။

၁၇ ရာစု နှောင်းပိုင်းတွင် ဩစတြီးယား အင်ပါယာ၏ ဘုရင် လီအိုပိုလ်သည် ရန်သူ အော်တိုမန် တပ်ခံ ၂ သိန်း ကျော်၏ ဝိုင်းရံထားခံရချိန်တွင် ပါဆောင်းဒေသရှိ ခရစ် ယာန်တို့အား မိုင်းမ တော်မူသော သခင်မ ဘုရားကျောင်း အတွင်းတွင် ခိုလှုံနေ ခဲ့သည်။ စက်တင်ဘာ ၈ ရက်နေ့ မယ်တော်၏ မွေးနေ့တွင် ရန်သူများအား တိုက်ခိုက်ရန် အစီစဉ်ဆွဲခဲ့သည်။ မယ်တော်၏ သန့်ရှင်းသော နာမတော် ပွဲနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ အင်အားများသော ရန်သူများကို အနိုင်ယူခဲ့သည်။ ဩစတြီးယား၏ မြို့တော် ဝီယင်နာမြို့သည် မယ်တော်၏ ကူညီမှုဖြင့် သက်သာရာရခဲ့သည်။ တိုက်ပွဲနိုင်ပြီးသောအခါ ဥရောပတိုက်လုံး အင်ပါရာ နှင့်အတူ စိတ်ပုတီးစိပ်ရင်း "မယ်တော် ကူညီသည်" ဟု ကြွေးကြော်ခဲ့ကြသည်။

၁၈၀၉ ခုနှစ်တွင် နပိုလီယန် ၏ တပ်များသည် ဗာတီကန် မြို့တော်အတွင်းဝင်ရောက်ကာ ပုပ်ရဟန်းမင်းကြီး သတ္တမ မြောက် ပီအူးစ် အား ဖမ်းဆီးချည်နှောင်ကာ ဂရင်းနီ ဘယ်လ် သို့ခေါ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဖော်တီနီ ဘလူးတွင် ချုပ်နှောင်ထားခဲ့သည်။ ရဟန်းမင်းကြီးသည် ထို အကျဉ်းထောင်အတွင်း ၅ နှစ်ကြာပိတ်လှောင်ထားခံ ခဲ့ရသည်။ အကျဉ်းကျနေစဉ်တွင် ရဟန်းမင်းကြီးက

ပြန်လည် လွတ်မြောက်ပါက မယ်တော်အတွက် ပွဲတစ်ခု သတ်မှတ်ကျင်းပမည်ဟု ကတိပြု ဆုတောင်းခဲ့သည်။ ထို အချိန်တွင် နပိုလီယန်၏ တပ်အတွင်း ပုန်ကန်မှုများ ဖြစ် ကာ ရဟန်းမင်းကြီးအား ပြန်လွတ်ပေးရန် တောင်းဆိုကြ သည်။ ဤသို့ဖြင့် ၁၈၁၄ ခု မေလ ၂၄ ရက်နေ့တွင် ရဟန်း မင်းကြီးသည် သူ၏ နန်းတော်သို့ အောင်မြင်စွာ ပြန် ဝင်နိုင်ခဲ့သည်။ ၁၂ လကြာပြီးသောအခါ ရဟန်းမင်းကြီးက မေလ ၂၄ ရက်နေ့ကို ခရစ်ယာန်တို့အား မိုင်းမသောသခင်မ ပွဲအဖြစ် သတ်မှတ်ကျင်းပရန် အမိန့်ထုတ်ပြန်ခဲ့သည်။

၁၉ ရာစုနှစ်တွင် ဆလေးရှင်း အသင်းဂိုဏ်းကို အီတလီ နိုင်ငံ၌ တည် ထောင်သူ ရဟန္တာ ဒွန်ဘော့စကိုသည် ခရစ် ယာန်တို့အား မိုင်းမသော မယ်တော်သခင်မကို အထူး သဒ္ဓါ ကြည်ညိုသူဖြစ်သည်။

မေလ ၁၄ ရက် ၁၈၆၂ ခုနှစ်တွင် သူသည် အိပ်မက် ရူပါရုံ တစ်ခုကို မြင်မက်ခဲ့သည်။ ရန်သူသဘောများ ဝိုင်းထားခံ ရသော ရဟန်းမင်းကြီးပါရှိသည့် အသင်းတော်၏ သဘော ကြီးသူ ကျောက်ဆူး နှစ်ခုတွင် ချည်နှောင်ထားသည့် အ တွက် ရန်သူများ တိုက်ခိုက်နိုင်စွမ်း မရှိသည်ကို တွေ့ခဲ့ရ သည်။ ထိုကျောက်ဆူး များအပေါ်တွင် တစ်ခု၌ ကိုယ် တော်မြတ်စက္ကရမင်းတူးနှင့် အခြားတစ်ခုတွင် ခရစ်ယာန် တို့အားမိုင်းမသော မယ်တော် ဆင်းတု ရှိနေသည်ကို တွေ့ ခဲ့ရသည်။

ဒွန်ဘော့စကိုက သူတည်ထောင်သော အသင်းဂိုဏ်းသည် ကိုယ်တော်မြတ်စက္ကရမင်းတူး သဒ္ဓါကြည်ညိုခြင်းနှင့် ခရစ် ယာန်တို့အား မိုင်းမသောသခင်မအား မြှင့်တင်ပေးရန်ဖြစ် သည်ဟု ရေးသားခဲ့သည်။

မေလတွင် မာရီယားကို ရိုသေစွာ ချီးမွမ်းကြပါစို့ . . .။
Ref: <http://www.catholicnewsagency.com/resources/mary/popular-marian-devotions/mary-help-of-christians/>



**ပုဂံရဟန်းမင်းကြီး၏
အစိုးရအဖွဲ့အစည်း
အလည်အပတ်အစဉ်**

ပုဂံရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၇ခုနှစ် ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် အီဂျစ်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ပါသည်။ သူ၏ ခရီးစဉ်မတိုင်မီ ၂ ပတ်အလို မေတ္တာပန်း တနင်္ဂနွေနေ့တွင် ကော်ပီတစ်ခရစ်ယာန်ဘုရား ကျောင်းများ၌ ငုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း အနည်းဆုံး ၄၅ ဦး သေဆုံးခဲ့သည်။

ထိုကဲ့သို့ ခရစ်ယာန်များအပေါ် အကြမ်းဖက်မှုကြောင့် ရဟန်းမင်းကြီး၏ ခရီးစဉ် ပျက်ပြယ်တော့မည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်ခဲ့သည်။

တမျက်နှာ ၄ သို့



၂၀၁၇ ခုနှစ် ဧပြီလ ၂၆-၂၇ ရက်များတွင် ရန်ကုန်မြို့ရှိ International Business Center ၌ ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ညီလာခံတွင် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး၊ အခြား ဘာသာရေး ခေါင်းဆောင်များနှင့်အတူ တွေ့ရစဉ် (ဓါတ်ပုံ CBCM-OSC)

ပုဂံရဟန်းမင်းကြီး၏ အစိုးရအဖွဲ့အစည်း အလည်အပတ်အစဉ်



ရန်ကုန်၊ ဧပြီလ ၂၄ ရက်၊ ၂၀၁၇ ကက်သလစ် ဖန်တီးမှု အနုပညာ ရှင်များအသင်း တွေ့ဆုံခြင်း အခမ်းအနားကို ဧပြီ ၂၄ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် မလိခလမ်းရှိ ဒွန်ဘော့စကို ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထိုတွေ့ဆုံခြင်းသည် ဖိသာရ် စိုးနိုင် တာဝန်ယူပြီး ပထမဦးဆုံး ပြုလုပ်သည့် တွေ့ဆုံခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ ဥက္ကဋ္ဌ ဒေါ်နွဲ့ယဉ်ဝင်းနှင့် အတူ အသင်းသူအသင်းသား ၁၈ တက် ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲတွင် အသင်း၏ လှုပ်ရှားမှုများ နှင့်ပတ်သက်ပြီး စီမံကိန်းများ ချမှတ်ခဲ့ကြရာတွင် ငြိမ်းချမ်းရေး တေးစီးရီး ထုတ်လုပ်ရန်၊ အသင်း၏ ပင်တိုင် အတီးသမားများ ဖွဲ့စည်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

CBCM-OSC

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးရုံး